



## SHWELI UNDER SIEGE

Dams proceed amid war in Burma

published in November 2011

## About this report

The Ta'ang Students and Youth Organization (TSYO) released *Under the Boot*, a report on the Shweli Hydropower Dam 1 in December 2007 which documented the construction of Shweli Dam 1 and its impacts to the local Ta'ang community. This report is a follow up to *Under the Boot* and aims to shed light on the ongoing impacts of Shweli Dams 2 and 3.

TSYO has been monitoring the situation at the dam sites since the publication of *Under the Boot* in 2007. Local researchers conducted interviews with affected villagers, community leaders, loggers, and workers for three months in 2010 and again for three months in 2011, focusing on the three townships of Momeik, Namkham, and Mangtong. Permission to use the information in this report was requested from the interviewees during the interview process and identities have not been revealed for security reasons. Secondary information was also collected and is referenced accordingly.


As the projects are shrouded in secrecy and Burma's military is tightly controlling access to the dam sites, producing this report has been a difficult challenge. Yet we remain determined to expose what is happening at the dam sites, to educate affected peoples about the impacts of these dams, and support them to exercise their rights to voice their concerns.

**Front page photo:** Burma Army base camp at Shweli Dam 2 site.

# *Contents*


<b>Map: Dams on the Shweli.....</b>	<b>2</b>
<b>Summary.....</b>	<b>3</b>
<b>Introduction .....</b>	<b>5</b>
<b>Life along the Shweli River .....</b>	<b>8</b>
<b>The Ta'ang people.....</b>	<b>9</b>
<b>Shweli Dam 1 .....</b>	<b>10</b>
<b>Shweli Dam 2 .....</b>	<b>12</b>
Chinese and Burmese companies to build Shweli Dam 2.....	12
Map: Militarization and road construction for Shweli Dams ....	13
Shweli ecosystem under threat .....	15
Dam project begins amid armed security .....	16
Destruction of local means of survival .....	20
Impacts to women.....	22
Civil war erupts, dam project temporarily shut down.....	23
<b>Shweli Dam 3 .....</b>	<b>24</b>
MOU signed to build Shweli Dam 3 .....	25
Soldiers Move In .....	25
Lands seized for new road to Dam 3 site.....	25
Forced relocation.....	27
Table: Impact of Shweli Dam 3 Flood Zone .....	30
Map: Estimated flood zones of Shweli Dams 2 and 3.....	31
Table: Estimated lands that will be flooded by Dam 3 .....	31
Logging along the Shweli River.....	32
Free drug use and selling in the project zones .....	34
<b>Few useful benefits .....</b>	<b>36</b>
<b>Conclusion.....</b>	<b>38</b>
<b>Recommendations.....</b>	<b>38</b>
<b>Appendices .....</b>	<b>40</b>

## Dams on the Shweli



## *Summary*

- Despite its recent suspension of the Irrawaddy Myitsone dam, Burma's regime, together with Chinese and Swiss companies, is planning to build two mega dams on the Shweli, a tributary of Burma's great Irrawaddy River. The Shweli is a critical river for the economy and culture of Shan State, particularly for the Ta'ang (Palaung) people.
- Nearly 15,000 people will be impacted by the planned Shweli dams. Over 3,000 people have been ordered to move out by 2013 without any guaranteed compensation.
- Over 700 acres of local farmlands and community forest areas have already been seized during the construction of new roads and establishment of military camps near the dam sites. Burma Army soldiers deployed to the dam sites have put local fishing grounds off limits, and forced women to restrict their movement. Rampant and unregulated logging by Burmese and Chinese companies has destroyed large sections of forests near the dam sites.
- Battles between the Kachin Independence Army and Burma's military troops broke out in a village between Shweli Dam 1 and Dam 2 in June 2011, forcing Chinese workers to flee. To date no one has returned, clashes continue in the area, and access to the Dam 2 site is prohibited without military permission.
- Construction of the first dam on the Shweli, completed in late 2008, led to increased militarization, forced labor and land confiscation. The vast majority of electricity generated at Shweli Dam 1 is exported to China.
- A completed dam and two planned dams on the Shweli River are already having a series of negative impacts while providing little benefit to local peoples. There is almost no public information about the dams, affected peoples have not been consulted, and no impact assessments have been disclosed. Therefore any further plans to dam the Shweli must be stopped.



Oh! Shweli  
Flow, flow forever  
You surge from the mountains and the ranges  
But don't stand still there  
Flow down along the slopes  
(Ta'ang traditional song)

---


Irrawaddy is  
the existence of our life,  
the light of our being,  
the tradition of our culture,  
the vividness of our history, and  
Our mother.

Irrawaddy is  
Our home,  
Our farm,  
Our drinking water,  
Our staple food, Our transportation, Our trading route, and  
Our link between the generations of people.  
(Ni Lwin Thway)

# *Introduction*



## Dams on the Irrawaddy and its tributaries



Millions of people depend on the Irrawaddy River in Burma as it forms the main waterway and lifeline through the center of the country. Plans to build a giant dam across this majestic river and a series of six more on the Irrawaddy's headwaters have sparked concerns about unpredictable water levels, disastrous potential dam breaks, and the sovereignty of the river itself. Dams will be built by a Chinese company for export of electricity to China.

In September 2011 mounting calls against what would have been the first dam on the mainstream Irrawaddy – the Myitsone Dam – forced the newly elected president to announce its suspension. Whether the dam will be permanently cancelled, or indeed how long it will be suspended, remains to be seen. The additional six dams on the N'Mai and Mali rivers (see map) will proceed.

Prior to the suspension announcement, Burma's government defended its plans to dam the Irrawaddy and its source rivers in an article entitled "We also love river Ayeyawady." The article argued that there would be no negative impacts from the dams, particularly as there are many

rivers that join the Irrawaddy, not only the N'Mai and Mali. Yet these other rivers are also either dammed or planning to be dammed, which will most certainly impact the natural flow of the Irrawaddy. One of these tributaries is the Shweli River.


The Shweli's source lies in China's Yunnan province at 11,000 feet above sea level. The river runs past Burma's Muse and Namkham towns before flowing into the Irrawaddy north of Mandalay. The river is called Ohnmtamao in Ta'ang (Palaung) language. The Shweli is one of the major geographical landmarks and natural treasures of the Ta'ang people who rely on it for their livelihoods.

One dam has already been built on the Shweli and Burma's regime is allowing Chinese and Swiss companies to build two more mega dams on this important river. To date there has been no consultation with local people about these dams and no impact assessments have been disclosed. There is little information available at all about the impending dams on the Shweli.

Lack of information, consultation, and participation of affected peoples in decisions around

dams, coupled with increased militarization to secure dam projects, is fuelling resentment, ethnic tension and armed conflict in Burma. In June 2011, battles broke out between the Kachin Independence Organization and Burma's Army at the Dapein dams in Kachin State after Burma Army troops had been sent in to secure the dam projects. The conflict quickly spread and within days clashes broke out between Shweli Dam 1 and Dam 2. The area remains unstable.

We hope that this report will be a first step in shedding light on what is happening on the Shweli River in order to inform not only locally affected peoples but also downstream communities along the Shweli and the Irrawaddy that will be impacted by the Shweli Dams.





*The lush greenery of farmlands and forest near Dam 2 site on the Shweli River*

## *Life along the Shweli River*

Along the Shweli River Ta'ang people live together with many different ethnic peoples including Kachin, Shan and Burmese. Like the millions living along the mainstream Irrawaddy downstream, local people rely on the Shweli for their livelihoods and survival, fishing and cultivating different crops on the river banks and nearby fields. They also use the river for washing and as a source of drinking water.

In the lowland areas villagers cultivate rice paddy and beans in the respective seasons. The rest of villagers are totally dependent on upland shifting cultivation, tea plantations, fishing, hunting, and harvesting seasonable wild mushrooms and bamboo.



*Ta'ang people call themselves Ta'ang in their native language but are known as Palaung in Burmese. Above, Ta'ang home along the Shweli*

## *The Ta'ang people*

Ta'ang (Palaung) people are one of the ethnic nationalities of Burma. They have a long history and a strong sense of unique identity, their own language and literature, a distinctive traditional culture, their own territory, and a self-sufficient economy. Ta'ang people are predominantly Buddhist; less than ten percent of the population is animist or Christian.

There are about one million Ta'ang people; most live in the mountains of the northwestern Shan State where their customary lands are rich in many minerals and gems. The Ta'ang people are famous in Burma for the high quality tea that is grown in their highland farms. They also grow a variety of temperate climate fruit crops such as apples, plums, avocados and pears, which are highly valued in the lowland area. The Ta'ang people have not been able to live on and tend their lands in peace due to a series of military regimes controlling Burma.



## *Shweli Dam 1*

The Shweli hydropower Dam No. 1, located in Mantat village, Namkham Township, Northern Shan State, began producing power in late 2008. During construction of the dam, a battalion of 300 armed soldiers moved into the village of Mantat. Local farmlands were confiscated, army checkpoints restricted travel, and local women were forced to marry soldiers. The construction of the dam destroyed some local farms and wildlife in the area has begun to disappear. Forced labor was used to clear roads to bring in machinery and set up transmission lines.<sup>1</sup> Since the completion of the dam, signboards have been posted on the river warning local people to stay away from the river banks due to unexpected water surges.

Based on the experience of the Shweli Dam 1, local people expect many negative impacts from Shweli Dams 2 and 3 with very little benefits.



*"Danger! River water levels may change at any time." Signboard warns locals to stay away from the river; it is not written in local languages.*



*Burma Army battalion sent to secure Dam 1*

## *Shweli Dam 2*

The Shweli hydropower Dam 2 is 30 miles from Shweli Dam 1, located on the river where it flows southwesterly in an ‘S’ shape between Mantong and Namkham townships through Htonphot, Pinlon, Sawlon, Octkar, and Kaungsoe villages. The 520 MW dam will be built at the mid-point of the ‘S’ and diversion tunnels will be constructed through the hill north of the river. According to workers at the dam site, the main transmission line from Dam 2 will go to China and others to factories either run by the regime or by private tycoons linked with the regime.

### **Chinese and Burmese companies to build Shweli Dam 2**

In November 2009 Burma’s Ministry of Electric Power 1 signed a Memorandum of Understanding with China’s Huaneng Lancang River Hydropower Co. Ltd. and Burma’s Asia World Co. Ltd. for construction of the Shweli Dam 2 under a Build-Operate-Transfer system. A more advanced Memorandum of Agreement was signed in November 2010.


#### **Huaneng: Projects suspended in China for poor standards**

Huaneng Lancang is a member of the Huaneng Group, a key state-owned power company in China. Although it claims to follow best business practices, the company has failed to follow required reviews of its projects in China. In 2009 China’s environmental ministry suspended Huaneng’s construction of two dams because the company started the projects without necessary environmental assessments.

#### **Asia World: Drug money, military connections**

Asia World Company is one of the largest conglomerates in Burma and has close ties to the military. It was founded by the infamous opium drug lord Lo Hsing Han and is managed by his son Steven Law who is suspected of drug trafficking. The company was blacklisted by the United States Treasury Department in 2008. It is mainly involved in construction and materials and equipment supply.

## Militarization and road construction for Shweli Dams



### Population living along the river near Shweli Dam 2

No	Village	Ethnicities	Households	Population
1	Thun Poke	Ta'ang, Kachin	60	540
2	Pin Lon	Ta'ang	180	1,620
3	Saw Hlan	Ta'ang, Shan	48	432
4	Outkar	Ta'ang	64	576
5	Kaung Son	Ta'ang	40	360
<b>Total</b>			<b>320</b>	<b>3,528</b>



*The majestic Shweli River at the Dam 2 site*




*The dams will decrease fish populations by impacting breeding patterns*

## **Shweli ecosystem under threat**

The landscape around the Dam 2 project site is simply stunning, rich in natural beauty with evergreen trees and natural waterfalls. There is an abundance of fish in the river and animals in the surrounding woodlands.

There used to be lush forests with many natural herbal plants and roots along the Shweli River near dam sites 2 and 3. Elephants, deer, wild pigs, peacocks and a variety of other wildlife roamed these forests. Since road construction, land confiscation and logging began, however, wildlife in the forests have fled. The imminent construction of Dam 2 will cause further deforestation and destroy habitats of wild and endangered species. People, particularly women, who rely on harvesting forest products for extra income, medicines and food, are suffering due to decreased forest resources. Soldiers using dynamite in local fishing areas have also reduced fish populations.






## Dam project begins amid armed security

In 2009, twenty-five Burma Army soldiers from Light Infantry Battalion (LIB) 144 were sent from Dam 1 to secure the Dam 2 site. The soldiers built a camp near the river bank; seven soldiers live permanently at the camp and the remainder patrol in the surrounding area. Local police also patrol the area, checking all strangers who come in to the villages near the dam site. Since the arrival of the soldiers, there have been more human rights abuses within the villages near the dam site as soldiers take land, food, livestock and other property without permission from the owners.



Eighteen Chinese workers arrived at the Dam 2 site in early 2010 and built a house next to the military camp. To date actual dam construction has not begun but workers have conducted several surveys at different points along the river, including taking core samples for testing back in China as seen in this photo.





*Chinese surveyors at Dam 2 site in June 2010*

## Destruction of local means of survival

### ***Road construction leaves farmers without fields***

In order to construct the dam, Asia World Company constructed a new main road from the Dam 1 to Dam 2 site. During construction, local lands and homes along the road's route were seized, causing local farmers to suffer immensely. Those that did receive compensation for their land were given a mere 1,000 kyat (less than US\$1) for every 4 square feet of land taken.

*“Our lands such as paddy and hillside fields, tea farms, and community forests were confiscated for this road, causing us many difficulties. Then, the compensation they gave did not correspond with the price of these farms and their products. On top of that, in the rainy season the road turns to mud, making it difficult to walk.”*

*(Pinlon villager)*


### ***Soldiers take over riverbed farms and fishing areas***

In addition to farms along the road route, lands have also been confiscated in the villages close to the river. In order to survive villagers have had to find new fields up the mountain to plant rice but the productivity of these lands is not as good as their riverbank farms.

*“The soldiers came to my house and said ‘starting now you cannot grow on the farms near the river’ and I asked him back: ‘why?’ He gave the reason that they will build the dam in that area. They confiscated the land from my farm, it was about 18 acres.”* (local farmer)

*“My cultivation covered over 20 acres near the river but it was confiscated. I had to cut down some forest land that is located far from my village for planting a new hillside field. I cannot say or guess exactly how much rice it will yield this year as there is a lot of sand and stones and the land is not very suitable for farming.”*

*(local Ta’ang female farmer)*



A paddy field near the river was confiscated and now is a storage place for survey equipment

Some farmers that lost their lands tried to make a living by fishing instead, but the soldiers then confiscated their fishing nets and forbade them to fish in the river, saying “this is our area now.” Fishers are struggling to make ends meet for their families because fishing is the only job they know. They need to borrow land from others to grow vegetables to sell to the market to get an income.

*“I’ve been a fisherman for over 10 years. I was fishing to get an income for the survival of my family. Last year after the battalion came, they ordered that no one can fish in the river but it is my livelihood and my skill. I have no idea how to do any other job. One day I went to fish and 2 soldiers came up and took my fishing net.” (local fisher)*

Since soldiers came to secure the dam project, they have prohibited locals from fishing but they themselves use dynamite to catch fish in the Shweli River. Villagers are angry about this as it goes against the traditional ways of catching fish.


## **Permanent Loss**

Due to the low-lying geography along the river, local villagers estimate that 2,000 acres of community forests and cultivated farms upstream of the dam will be inundated (see table on page 40).

## **Impacts to women**

When soldiers were sent to Dam 2 boost security, it directly impacted the daily lives of local women. Now it is often unsafe to go out alone because of the increase in military presence near the river. Women who were once free to visit or go to anywhere they wished are now forced to remain indoors or wait to be accompanied by others to leave their homes. Families fear that local women will be forced to marry Burmese soldiers as they have been near Dam 1.

*“I used to go alone to my fields before the soldiers came to stay here. But I don’t dare to go alone to the fields, the market, or to visit friends now as the soldiers often make inappropriate advances and sexually harass women.”* (local Ta’ang woman)



Ta’ang woman picks tea leaves on her farm; women are now afraid to go alone to fields

## Civil war erupts, dam project temporarily shut down

In early June 2011, armed clashes between the Kachin Independence Army (KIA) and Burma's military troops erupted at a Chinese hydropower project in Kachin State. The fighting soon spread to Shan State and regime-backed militias clashed with the KIA in a village between Dam 1 and Dam 2 on June 15. Chinese engineers and ordinary workers returned to China and the dam site was shut down. When leaving, Chinese workers told locals that they would be back after the fighting dies down.

To date workers have not come back yet and local people remain fearful of further battles. Clashes continue in the area and now no one has access to the Dam 2 site without military permission. One local source said:

*"I heard the sound of fighting from nearby the Shweli Dam 1. After that Chinese workers and their experts who came to work on the Dam 2 construction went back to China and postponed the construction temporarily and the local workers also returned back to their homes."*

If Huaneng and Asia World continue to build the Shweli Dam 2 under the current conditions of conflict, it is certain that increased numbers of troops will be sent in to secure the dam protect. This will lead to additional confiscation of lands and other human rights abuses.



*Kachin refugees flee fighting*



*Farmlands of Molo village pictured here will be flooded by Shweli Dam 3*

## *Shweli Dam 3*

Shweli 3 Dam will be built in Momeik township, where the river flows through a picturesque valley of paddy farms surrounded by green forests. Teak, kino and other hardwood tree grow naturally along the Shweli River. Sixteen villages are located upstream of the dam and 4 villages are located immediately downstream (see map on page 31).

Between Lwai Yar village and the Dam 3 site there is a large plain in which teak, ironwood, and other hardwood trees grow. In Molo village, the people depend on the Shweli River to access drinking water as there is an insufficient amount of mountain streams flowing into this plain. Local people farm, fish and hunt in order to survive. They use the main local road and sometimes boats to trade goods between villages and to and from Momeik town.

## **MOU signed to build Shweli Dam 3**

In February 2010, officials from the Ministry of Electric Power No 1 and Executive Vice President Mr. Jean Francois Belin of Colenco Power Engineering from Switzerland signed a Memorandum of Understanding (MOU) for consulting services in building Shweli Dam 3. According to the Ministry of Electric Power, the dam will have an installed capacity of 1,050 Megawatts and construction is planned to be completed in 2015.<sup>2</sup>

## **Soldiers Move In**


After the MOU was signed, twenty troops from Light Infantry Battalion (LIB) 302 based in Momeik town moved in to the project area to secure the site. They set up check points in some villages near the site. Villagers have to feed the soldiers and are often threatened and intimidated into giving them money as well.

## **Lands seized for new road to Dam 3 site**

Construction of a new road from the town of Momeik to the Shweli Dam 3 site (12 miles distance) began in 2009. According to local sources, both the Htoo Company and Asia World are involved in the road construction. Both these companies are also logging in the area.



New road from Momeik to Dam 3



Storage facility for company vehicles at Dam 3 site

*“The company didn’t tell me anything, they just destroyed one acre of my paddy farm without compensation and now I have just a few fields to grow paddy. Other families also had paddy and vegetable farms destroyed by this new road.” (64 year old Ta’ang farmer)*

So far, local rice and vegetable farms as well as community forests have been confiscated from an estimated fifty families in three villages (Ownkyawthint, Kyauktaung, and Shwezarli). Although authorities promised that they would compensate half the value of the property confiscated, local people have not received any compensation whatsoever. The companies and Ministry of Electric Power No 1 have built worker camps and machine storage areas in three villages along the route.

Another farmer explained emotionally that his family was uncertain how they would survive the coming year:

*“I only own 15 acres of paddy fields. My primary livelihood for my family is based on this small plot of land. Now, because of these roads, I cannot cultivate most of my paddy fields. Currently, my family and I survive by last years’ paddy store but how can we survive the coming year if the supplies are emptied?”*

## **Forced relocation**

In October 2010, local authorities demanded that one person from each house in the five villages immediately upstream of the dam attend a meeting. In the meeting an administrator from Momeik announced that all the villages would have to move out within three years. A local person that attended the meeting explained what the authorities said:

*“The construction of Dam 3 is being carried out by the government company Asia World. The aims of building this dam are to produce much needed electricity to cities in Burma. Therefore relocation arrangements near Momeik are being organized for villagers who live closest to the Shweli River in Momeik Township. You must move within three years. Senior sources have communicated that the villages located upstream of the dam site will be flooded.”*

(reiterated by local villager from Molo village)

Villagers were shocked and saddened by the announcement and now worry for their future. Authorities have said a “new place” will be arranged and some compensation will be given, but villagers have no idea if this is true or not and do not want to move. Villagers are also upset that local sacred religious sites will be destroyed by the dam project. Despite their concerns and desires, most found it too difficult to complain or raise their voice in the meeting due to the intimidation by the presence of soldiers.


*“One person from each house attended the meeting. The authorities ordered the villagers to move out. They said that local authorities will provide some space outside of Momeik for us. I found this difficult to take in as I have just finished building my house but now it will be destroyed. The Government said it will give half the worth of land and property as compensation, but I absolutely do not believe that they will pay this compensation.”* (Molo villager)

*“I have lived here for 15 years. We will be so sad if the dam is constructed because not only will the monasteries and pagodas flood but I will also have to move with the villagers.”* (monk from an affected village)

*One local villager said: “I have grown up in this village since I was born by drinking the water from the Shweli River. My livelihood is fishing which is related directly to this river. Recently in October the order letter from the Momeik administration said that we must relocate within three years. No one dared to complain mainly because of fear. We don’t want to move to another place. After we leave we do not know what we will do for our livelihoods or how to earn money to survive.”*

Authorities have said they will build a relocation camp between Momeik and Dam 3 and have started to clear out forests in this area. Once the relocated people move in, however, there will likely be land disputes with the nearby villages of Shwezarli, Nar Yoke, Ownkyawthit, Kunit mile, and KyuSar.

Aside from the five villages that will be completely inundated and have been ordered to move, the main trade road to Momeik town will also be under water. Additional villages that rely on this road to buy and sell



*Dam 3 site has been cleared.  
The sign at the top of the hill says “dam crest.”*



*Village that will be flooded by Dam 3.  
Sacred pagodas and monasteries will go under water.*

tea, rice, oil, salt and onions will have to buy commodities from further afield in Mantong Township and will face further hardships when their transportation link is blocked.


*“Uncle has lived here since in the time of my grandfather. Now, the government is going to build the dam. They are forcing people in this village to move house and there is no room for compromise or way to negotiate with them. I am very disappointed because I’m being ordered and forced to move by the local authorities but I am not able to bring my house, tea farms, paddy fields, and other cultivated lands. They said that we are to live in Momeik but my family and I cannot move there. For the time being, I will continue living here and I will live in the mountains if the flooding occurs.”*

(Ta’ang family in Naryon village)

**Table: Impact of Shweli Dam 3 Flood Zone**


No	Village Name	Household	Population	Ethnicities
<b>Ordered to move out by 2013, village will be flooded</b>				
1	Molo	252	1,704	Ta'ang, Shan, Burmese, Kachin
2	Nar Yone	56	243	Ta'ang and Shan
3	Naryar	80	480	Ta'ang
4	Mokart	60	365	Ta'ang, Shan, Burmese
5	Narsot	100	648	Ta'ang and Shan
<b>Trade road will be flooded, loss of farmlands and forest areas</b>				
6	Myitsone	230	1,568	Ta'ang, Shan, Burmese
7	Pantin	70	395	Ta'ang
8	Khopan	90	535	Ta'ang and Shan
9	Manpyaine	90	546	Ta'ang and Shan
10	Manswan	50	285	Ta'ang
11	Pantain	78	460	Ta'ang, Shan, Kachin
12	PanBain	67	323	Ta'ang
13	Pankar	50	297	Ta'ang and Kachin
14	Kyuttoun	79	476	Ta'ang, Shan, Kachin
15	Bokepwint	55	324	Ta'ang
<b>Land loss from road construction and impending relocation camp</b>				
16	Shwezarli	84	507	Ta'ang and Shan
17	Ownkyawthit	185	1,200	Ta'ang, Shan, Burmese
18	KyuSar	46	270	Ta'ang and Shan
19	Nar Yoke	66	390	Ta'ang
20	Kunit mile	58	346	Ta'ang, Burmese, Shan
	<b>Total</b>	<b>1,846</b>	<b>11,190</b>	

## Estimated flood zones of Shweli Dams 2 and 3



Estimate based on relocation orders and land contours near dam sites

### Estimated lands that will be flooded by Dam 3



For lands flooded by Dam 2 see appendix



## **Logging along the Shweli River**

Logging of teak, kino and other hardwood trees by Chinese and Burmese businesses was rampant along the Shweli River during the dry season from November 2010 to May 2011. Big trucks carried timber to China daily, and now large sections of the important forests along the Shweli River near Dam 3 have been destroyed. Two Burmese companies with close connections to military generals, the Asia World Company and Htoo Wood Products Company Ltd, cooperated together to build the new road from Momeik to the dam site and are among the biggest logging companies along the Shweli River.

*“A lot of people are cutting down teak trees at the Shweli Dam 3 site. They use machines and elephants in the forests to bring the logs to the highway and sometimes over 40 and 50 trucks per day carry out teak from the dam site and we send it to the China border. The company trucks already have escorts that drive ahead of them to look after the costs of the gates and documents so we can proceed without hassle through the checkpoints.” (Namkham truck owner)*

Burma Army troops force truck owners to pay bribes in the area under their control from Dam 3 to the China border. Local soldiers from LIB 302, 130, and 144, as well as the Mantong and Pansay pro-regime militia groups based in Namkham town, and the Forestry Department, force most truck owners to pay bribes for logging in northern Shan State. But the Htoo Company and Chinese company trucks have already received special passes from higher authorities and are therefore allowed to pass freely from the dam site to China.

People from different villages and towns from Shan State and central Burma come to work in the logging areas where they earn more money than in other jobs. Some people cut down trees or carry the timber to put in the trucks while others take responsibility to check security along the forest road or warn truck owners where the police are waiting to collect bribes. Local people who work in the logging area have to carry timber into the trucks at night time depending on the security situation.



*Forestry Ministry signboard in Momeik township forbids cutting wood but all the large trees have already been removed by the logging companies*



*Sign permits locals to use forest for traditional medicine and grazing cattle; now locals told by military not to enter as it is being cut by the logging companies*

## **Local teak resources stolen by companies**

Before the project began, local people near Dam 3 were able to cut wood from the rich teak forests for building houses and schools. They did not cut wood for commercial profits but only for local use. “We have a rich amount of teak in our village. The teak is only cut to use for building

houses, animal pens, and schools. Small teak trees were cut for our needs but big trees were preserved. But since the beginning of the project, enormous teak trees have been cut on a huge scale for commercial use by the companies and now, only some small teak trees are left.”(resident of Molo village)

## **Free drug use and selling in the project zones**

The townships of Namkham, Mantong, Namhsan and Momeik in northern Shan State are under the control of the Burma Army. The production of opium and drug trafficking in these areas has been immense in 2011. Drugs are easily trafficked or traded especially around the logging and dam construction sites.<sup>3</sup> Chinese workers, truck drivers, local youths and villagers are using amphetamines, heroin and opium. The amphetamines can be bought in every village on the way to the logging sites and some of the logging bosses give amphetamines to their workers. Local authorities cooperate with drug sellers to sell amphetamines and they share the profits.

*“Many different people come to buy amphetamines from me. I can sell 50 pills in a day, some days more than that. There are two different kinds I sell but most people ask for pills from Pansay Kyaw Myint which cost about 2,000 kyat depending on the quality.<sup>4</sup> I have to pay local authorities 50,000 kyat per month in order to sell my drugs without any hassle. Often local police and soldiers come to use amphetamines at my home.” (Kachin man from Momeik)*

Local authorities don't take action to protect local people from drugs; although they know the drug sellers they do not arrest them but instead squeeze drug dealers for some of their profits or drugs. If the dealers pay money and give amphetamines to the police or soldiers then they can sell drugs in their village or town. Many police and soldiers who live in these townships are themselves already addicted to drugs. Groups of soldiers from Momeik that stay in Pan Tain village sometimes get drunk and take amphetamines and don't come back and stay in the forest for up to three days. The troops force the villagers to find the soldiers in the forest and the local people have to bring them food. Villagers found one soldier deep in the forest where they spent four days trying to find him.

One village headman said: “*They came to stay at my house for 10 days and were waiting to collect taxes from timber carrying trucks. They forced some drivers to pay taxes but the drivers didn't pay money, they just bought amphetamines which they took at my house every day. I was very angry with them but I couldn't say anything to and they forced me to cook chicken and pork for them every day.*”



Drug users in Ta'ang area

Photo by PWO

## *Few useful benefits*

The majority of power produced by Shweli Dam 2 and 3 is expected to be exported to China. Yet even if the power generated is distributed in Burma, based on the experience of Shweli Dam 1, local people do not expect much benefit. Electric power produced from Dam 1 is exported to China, sent to military factories in Burma, and sold to some household and business customers in surrounding townships at a high cost.

## **Villagers in darkness at dam site**

Mantat, the village where Shweli Dam 1 was built, remains dark today after all turbines are fully operational at the hydropower plant. Only a monastery and the military camp are allowed to use electricity from the dam. A few families manage to use micro-hydro engines to generate a little electricity for their homes. One local woman explained how expectations were dashed after the dam was complete:

*“The electricity is free only for the monastery in our village. Before the local authorities said they would give us 24-hour electricity. At that time, we were really happy because we hoped we could watch a movie. Now our hope has disappeared. We can never depend on our government and must create electricity by ourselves.”*

*Power lines from Shweli Dam 1 pass over a nearby village that remains in darkness*



## **Electricity prioritized to military and military businesses**

In 2009 an electric transfer station was built in Mansan village in Namtu Township to transfer electric power from Dam 1 to Lashio Township. The majority of the electricity is sent to military factories and relatives of military families. During the 2010 election campaigns, General Mg Mg Swe promised local people in Namhsan Township that they would get electricity from Shweli Dam 1. Now, however, power is mainly sent to two tea factories run by the military and a military-linked company.

## **Electricity not regular and not affordable**

Customers in Muse and Namkham townships have been able to buy dependable and affordable electricity from China since 1990 but after the dam's completion, they were ordered in April 2010 to only use electricity from Dam 1's power plant. Although they can now access locally produced power, customers complain of irregular service, the high cost of the electricity, and arbitrary fees. The irregular service is also affecting the ability for businesses to operate smoothly. Customers also have to buy or change their electric meter box at the exorbitant cost of approximately 700,000 kyat (nearly US\$700). Some families have not changed the box because it is too expensive for them and therefore cannot receive power at all. In Namhsan Township, families have applied to get a meter box but don't know how they will afford it.

*“We didn’t have to pay a power meter box maintenance fee when we used electricity from China, but now have to pay many different fees for the Shweli electricity, and we receive irregular service. We use it because we are forced to.”<sup>5</sup> (owner of a manufacturing plant)*

Residents in Namhsan Township that do get electricity also complain of extortion by electricity department staff.

*“The Village Electricity Committee and the electricity department staff are corrupt; they think that the villagers do not know anything about the electricity and they haven’t used the electricity from the government before so they charge extra fees.”<sup>6</sup> (Namhsan villager)*

# *Conclusion*

The Shweli River is a main artery of the Ta'ang people. A completed dam and two planned dams on the river in Burma are already having a series of negative impacts while providing little or no benefit to local people. Approximately 15,000 living near the dam sites will be directly impacted if the two planned dams on the Shweli are built. Three thousand people have already been ordered to relocate. The villagers' houses and sacred pagodas and monasteries upstream of the dams will be flooded as well as vital resources such as traditional medicine. The whole ecosystem of the Shweli area will be affected, threatening the livelihoods of fishers and farmers.

There is little information about the dams, affected people have not been consulted, and no environmental or social impact assessments have been disclosed. Additional dams on the Shweli River will also directly affect the natural flow of Burma's main waterway, the great Irrawaddy River.

The Ta'ang Students and Youth Organization (TSYO) therefore calls for the planned Shweli Dams to be stopped.

## **Recommendations**

### ***To the Ta'ang people:***

- Learn more about these projects and protect the environment and the Shweli River for future generations.
- Work together to stand up for our rights.

### ***To the Ta'ang National Party (TNP):***

- Fulfill their obligations as a political party by properly representing in Parliament the needs and issues faced by the Ta'ang people including the unfolding impacts of the Shweli dams.
- Build better relationships and trust with the Ta'ang community and support the local people to preserve the Ta'ang way of life, local livelihoods and the environment.

***To Burma's military government:***

- Cancel planned dams on the Shweli River and stop all human rights abuses associated with these dams. Projects need more transparency, consultation with and informed consent of affected peoples before they begin. A government should protect its citizens, not abuse their rights.
- Stop lining their pockets by selling our natural resources to other countries while giving no benefits to affected peoples.
- Return lands that have been confiscated for this project.
- Implement a nationwide ceasefire, withdraw troops and enter into genuine dialogue to meaningfully address the root causes of the ongoing civil war.

***To the Huaneng Lancang Company and the Chinese government:***

- Stop the Shweli Dam 2 project because it is not conforming to Chinese laws on environmental impact assessments, public participation, and proper compensation.

***To Colenco Power Engineering of Switzerland:***

- Stop involvement in the Shweli Dam 3 immediately. The company should adhere to the same levels of transparency and accountability that they are required to meet when working in their own country.

***To foreign governments, the UN and ASEAN:***

- As a prerequisite to any further diplomatic or economic engagement with Burma's military government, demand that it implements a nationwide ceasefire and enters into genuine dialogue with ethnic leaders to address the root causes of Burma's ongoing civil war.

## *Appendices*

### Lands confiscated for Shweli Dam 2 to date

Type of land	Amount (in acres)	Impacted families	Confiscator	Reason
Hillside farms	20	12 Ta'ang families	LIB 144	Military camp and military farm
Tea, rice, and hillside farms, forests	>72	30 Ta'ang, Kachin, Shan families	Asia World and LIB 144	New road from Dam 1 to Dam 2
Tea and hillside farms	>33	10 Ta'ang families	Asia World and Huaneng	Dam workers' housing
Farms and forest areas	>60	20 Ta'ang, Kachin families	Asia World and Huaneng	Dam construction
Community forests	<80	25 Ta'ang, Kachin, Shan families	Chinese company and LIB 144	Test drilling
<b>Total</b>	<b>265 acres</b>			

### Impact of Shweli Dam 2 Flood Zone

Type of lands that will be flooded	Amount (in acres)	Impacted people	Village
Rice, riverbank, tea farms	>100	30 Ta'ang families	ThunPoke
Rice, riverbank, tea farms	>150	42 Ta'ang, Kachin families	PinLon
Rice, riverbank, tea farms	< 80	35 Ta'ang, Shan, Kachin families	SawHlan
Rice, riverbank, tea farms	>70	19 Ta'ang families	Outkar
Rice, riverbank, tea farms	>70	27 Ta'ang, Shan families	Kaung Son
Forest areas	1,500	320 families	All above
<b>Total</b>	<b>2,000</b>		

## Lands confiscated for Shweli Dam 3 to date

Type of land	Amount (in acres)	Impacted families	Confiscator	Reason
Paddy and vegetable farms, community forests	145	Ta'ang, Shan, Burmese, Kachin	Military government and companies	Dam construction
Paddy and corn farm	10	Ta'ang Shan and Kachin	LIB 302/130	Military camp
Paddy and vegetable farms	26	Ta'ang, Shan	Companies	Building for workers
Paddy and vegetable farms	40	Ta'ang, Shan, Kachin, Burmese	Companies	Building to store construction trucks
Paddy and vegetable farms, community forest	50	Ta'ang, Shan, Burmese	Companies and military	Building new road
Community forests	230	Ta'ang, Shan, Kachin	Military and companies	Logging
<b>Total</b>	<b>501 acres</b>			

## **Footnotes**

- <sup>1</sup> For a detailed study of Shweli Dam 1 see Under the Boot, Ta'ang Students and Youth Organization, 2007 at <http://burmariversnetwork.org/images/stories/publications/english/underthebootenglishwithcover.pdf>
- <sup>2</sup> <http://moep1.wordpress.com/>
- <sup>3</sup> For more background on the serious problem of opium cultivation and drug addiction in Ta'ang areas, please see Poisoned Flowers (2006), Poisoned Hills (2010) and Still Poisoned (2011), Palaung Women's Organization at [www.palaungwomen.com](http://www.palaungwomen.com)
- <sup>4</sup> Pansay Kyaw Myint (also known as U Win Maung) is head of a paramilitary force and member of Burma's parliament since the 2010 election. He controls opium cultivation and drug trading in the Pansay area of Namkham township.
- <sup>5</sup> "Hydro-power Electricity Erratic in Shan State," The Irrawaddy, July 22, 2010.
- <sup>6</sup> [http://www.palaungwomen.com/index.php?option=com\\_content&view=article&id=230:2011-07-29-09-19-23&catid=3:latest-news&Itemid=18](http://www.palaungwomen.com/index.php?option=com_content&view=article&id=230:2011-07-29-09-19-23&catid=3:latest-news&Itemid=18)

Note: for more information about dams on the Shweli River in China, please see *High and Dry: The trans-boundary impacts of China's Longjiang Dams* at <http://burmariversnetwork.org/resources/publications.html>

## **About Ta'ang Students and Youth Organization (TSYO)**

The Ta'ang Students and Youth Organization (TSYO) is a non-profit organization that develops the social status of Ta'ang people, particularly youth, and works toward peace, justice and equality. TSYO aims to protect communities against human rights abuses, environmental destruction and the unsustainable use of natural resources in the Ta'ang region. This is done by promoting the capacity of Ta'ang students and youth. The goals of TSYO are:

- To work for peace and development in the Ta'ang area.
- To increase the number of Ta'ang youth leading the people.
- To achieve gender equality.
- To end the military dictatorship system in Burma.
- To form a federal, democratic country with equality and self-determination.

TSYO works on health, education, community development, human rights, and the environment. The Ta'ang Environmental Action (TEA) Team is a department of TSYO that works to preserves natural resources and the environment in the Ta'ang area.

TSYO is a member of the Burma Rivers Network.

## **CONTACT**

palaungyouth@yahoo.com

## **Acknowledgements**

We are extremely grateful to the local people suffering near the Shweli dam sites for sharing their stories with our researchers; for the suggestions and advice from PSLF and PWO members and our volunteer Kevina Maddick who worked together to check the report. If you wish to use any photos in this report we would appreciate if you first seek permission from TSYO.

For more information

**[www.palaungland.org](http://www.palaungland.org)**

**[www.burmariversnetwork.org](http://www.burmariversnetwork.org)**



---

The Shweli, a vital river for the Ta'ang (Palaung) people and an important tributary of Burma's great Irrawaddy River, is under threat by a series of mega dams. The first dam, completed in 2008, provides few useful benefits to people in Burma yet Chinese and Swiss companies are proceeding with plans to build two additional dams on the Shweli. The dams are located in the middle of an active war zone and are contributing to rising ethnic conflict. This report sheds light on what is happening at the dam sites and what the dams will mean to those that rely on the Shweli.



## တိန်းချုပ်မှုအောက်ကမြစ်ရွှေလီ

မြန်မာနိုင်းတွင် စစ်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း  
ဆည်တည်ဆောက်ရေးလုပ်ငန်းများ ရွှေဆက်နေခြင်း

## ၂၀၁၁ ခုနှစ်မှ ထုတ်ဝေသည့်

### အစီရင်ခံစာ အကြောင်း

မြန်မာနိုင်ငံတွင် စစ်ပွဲများဆက်လက်ပြစ်ပွားနေသော်လည်း ဆည်တည်ဆောက်ရေးလုပ်ငန်းများ ရွှေဆက်နေဖြင့်။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေပြန်ခီးသည်။ ယခုအစီရင်ခံစာနှင့် ပတ်သက်၍ တအာင်းကျောင်းသား လူငယ်များအဖွဲ့သည် ရွှေလီရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁) နှင့် ပတ်သက်၍ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် “စစ်ပိန်ပေါ်အောက်တွင်” (Under the Boot) အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန့်ခဲ့ပါသည်။ ငါးအစီရင်ခံစာတွင် ရွှေလီအမှတ် (၁) ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေ့မှာ အကျိုးဆက်အဖြစ် တအာင်းလူထူးအား ထိနိုက်သက်ရောက်နေပုံများကို တင်ပြခဲ့ပါသည်။ ယခုအစီရင်ခံစာသည် ယခင် “စစ်ပိန်ပေါ်အောက်တွင်” အစီရင်ခံစာ၏ နောက်ဆက်တဲ့ တင်ပြချက်ဖြစ်ပြီး၊ ရွှေလီအမှတ် (၂)၊ (၃) ရေအားလျှပ်စစ်စီမံကိန်းများ၏ ဆိုးကျိုးသက်ရောက်နေပုံများကို တင်ပြထားပါသည်။


တအာင်းကျောင်းသားလူငယ်များအဖွဲ့ (TYSO)သည် “စစ်ပိန်ပေါ်အောက်တွင်” အစီရင်ခံစာ ထုတ်ပြန့်ခဲ့ခြင်း ၂၀၀၇ခုနှစ်မှစ၍ ဆည်တည်ဆောက်ရာများတွင် အခြေအနေကို ဆက်လက်လေလာနေခဲ့ပါသည်။ ဒေသခံသုတေသနပြုသူများက စီမံကိန်းများကြောင့် ထိနိုက် နှစ်နာနေရသည့် ကျေးရွာလူထူးများ၊ ရပ်စွာခေါင်းဆောင်များ၊ သစ်ထုတ်လုပ်သူများ၊ အလုပ် သမားများနှင့် ၂၀၀၀ခုနှစ်တွင် ၃-လတာမျှ တွေ့ဆုံးမေးမြန်ခဲ့ပြီး၊ ၂၀၁၁ခုနှစ်တွင်လည်း ၃-လကြာ တွေ့ဆုံးမေးမြန်း မူများ ပြေားပါသည်။ မိုးမိတ်၊ နမ်းခမ်းနှင့် မန်တုန်ဖြိုးနယ် ၃-ခုကို အခြေပြုကာ လေ့လာခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံးမေးမြန်ခဲ့သူ ကျေးရွာလူထူးထံမှ သူတို့နှင့်မေးမြန်းခဲ့သည့် အချက်အလက်များကို အသုံးပြုခွင့်လည်း မေးမြန်းစဉ်တွင် တောင်းခဲ့ပါသည်။ သို့ သော်လည်း ထိုသုတေသနများ၏ ကိုယ်ရေးအချက်အလက်မှုနှင့်များကို လုံခြုံရေးအခြေအနေကြောင့် ထိန်ချိန်ထားရပါသည်။ အခြားသတင်းအချက်အလက်များကို ဒုတိယရင်းမြှုမြစ်များမှ စုဆောင်းလေ့လာခဲ့ပြီး၊ တိုက်ဆိုင်စစ်ဆေးမှုများလည်း ပြေားပါသည်။

ယခုစီမံကိန်းဆိုင်ရာ အချက်အလက်များသည် လျှို့ဂျက်ထိန်ချိန်ထားသည့်နှင့်အမျှ မြန်မာစစ်အစိုး ရက် ဆည်တည်ဆောက်ရာ နေရာများသို့ သွားရောက်ခွင့်ကို တင်းကျပ်စွာ ပိတ်ပင်ထားရာ၊ ယခု အစီရင်ခံစာ ပေါ်ထွက်လာရေးအတွက် ခက်ခဲပင် ပန်းစွာ ကြိုးပမ်းခဲ့ကြရပါသည်။ သို့သော်လည်း ဆည်တည်ဆောက်ရာနေရာ ဒေသများတွင် မည်သို့ပြုပိုက်နေသည်ကို အမှန်အတိုင်း တင်ပြရန် မိမိတို့က သံနွှဲဌာန်ချေထားကြပြီး၊ ဆည်များကြောင့် ထိနိုက်နှစ်နာနိုင်သည့် အခြေအနေကို ဒေသခံ ကျေးရွာလူထူးများထံသို့ ပညာပေးမှုများလည်း ပြုလုပ်နေခဲ့ပါသည်။ ထိုကျေးရွာလူထူးများအနေဖြင့် သူတို့၏ စိုးရိမ်ပုံနှစ်ချက်၊ ထိနိုက်နှစ်နာနေရာ၊ အခြေအနေများကို သူတို့၏ အခွင့်အရေး အပြည့်အဝအသုံးချုပ် တင်ပြနိုင်ရန်လည်း ပုံးပေးဆောင်ရွက် ပေးနေပါသည်။ မျက်နှာဖုံးခာတ်ပုံး။ ၁၁၁

## မာတိကာ

မြေပုံ။ ။ ရွှေလီမြစ်ပေါ်ရှိ ဆည်များ.....	J
အကျဉ်းချုပ် .....	၃
နိဂုံး.....	၅
ရွှေလီမြစ်ကြောင်း တလေ့သာက်ရှိ လုနေမှုဘဝအခြေအနေများ.....	၉
တအောင်း ပြည်သူများ .....	၁၀
 ရွှေလီ အမှတ် (၁) ရေအားလျှပ်စစ် စီမံကိန်း.....	၁၀
 ရွှေလီ အမှတ် (၂) ရေအားလျှပ်စစ် စီမံကိန်း.....	၁၃
တရုတ်နှင့် မြန်မာကုမ္ပဏီများက ရွှေလီ အမှတ် (၂) ရေအားလျှပ်စစ် စီမံကိန်းကို ဆက်လက်တည် ဆောက်ရန် ရှိနေခြင်း .....	၁၄
မြေပုံ။ ။ ရွှေလီရေကာတာအတွက် စစ်သားစုဆောင်းခြင်းနှင့် လမ်းသစ်ဖောက်လုပ်ခြင်း.....	၁၅
ရွှေလီမြစ်က ဟောစံစစ် ပျက်စီးရမည့် အနန္တရာယ်နှင့် ပြိုမြဲမြောက်ခံနေရခြင်း။ ..	၁၇
လက်နက်ရိုင် လုံခြုံရေးများအကြောင်းနှင့် ဆည်တည်ဆောက်ရေး စီမံကိန်းကို စတင်နေခြင်း။ ..	၁၈
ဒေသခံလူထုများ၏ အသက်မွေးဝစ်းကျောင်းလုပ်ငန်းများကို ပျက်စီးစေခြင်း။ ..	၂၂
အမျိုးသမီးများအပေါ် ထိခိုက်နှစ်နာမူ။ ..	၂၄
စစ်ပွဲများ စတင်ဖြစ်ပေါ်လာပြီး ဆည်တည်ဆောက်ရေး စီမံကိန်းယာယို ရပ်ဆိုင်းထားခြင်း။ ..	၂၅
 ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ် စီမံကိန်း.....	၂၆
ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရန် နားလည်မှစာချွေ့လွှာ လက်မှတ်ရေး ထိုးခြင်း။ ..	၂၇
စစ်သားများ ဝင်ရောက်နေရာချုလာခြင်း။ ..	၂၇
ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ် စီမံကိန်းနေရာသို့ လမ်းအတွက် မြေများ သိုးပိုက်ခြင်း။ ..	၂၇
အမေမွှေနေရာ ပြောင်းရွှေ စေခြင်း။ ..	၂၈
ထေားး ။ ။ ရွှေလီ အမှတ် (၃) စီမံကိန်းကြောင့် ထိခိုက်နှစ်နာရမည့် ရေလွှမ်းနှင့် ..	၂၂
မြေပုံ။ ။ ရွှေလီ ရေကာတာ အမှတ် (၂) နှင့် (၃) စီမံကိန်းကြောင့် ခန့်မှန်းခြေရေလွှမ်းမည့် ဒေသများ ..	၂၃
ထေားး။ ။ အမှတ် (၃) ရေကာတာကြောင့် ခန့်မှန်းခြေ ရေလွှမ်းနိုင်မည့် မြေယာများ ..	၂၃
ရွှေလီမြစ်ကြောင်းတလေ့သာက် သစ်ထုတ်လုပ်ငန်းများ။ ..	၂၄
မူးယစ်ဆေးဝါး လွှတ်လပ်စွာ သုံးစွဲခွင့်နှင့် စီမံကိန်း အံအတွင်း ရောင်းဝယ်နေကြခြင်း။ ..	၂၅
 အနည်းငယ်များသော အကျိုးရလဒ်များ။ ..	၃၈
နိဂုံး ..	၅၀
အကြံ့ပြုချက်များ ..	၅၀
နောက်ဆက်တွဲများ ..	၅၂

# ရွှေလီမြစ်ပေါ်တွင် တည်ဆောက် မည့်ဆည်များ



## အကျဉ်းချုပ်

- မကြာသေးမိက ရောဝတီမြစ်နှံဆည် တည်ဆောက်မှုတိ ဆိုင်းထဲထားခဲ့သော်လည်း၊ မြန်မာအစိုးရက တရုတ် နှင့် ဆွစ်နိုင်ငံမှ ကုမ္ပဏီများနှင့်အတူ ရောဝတီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည် ရွှေလီမြစ်ပေါ်တွင် ရောမဆည်ကြီး J-ခုကို တည်ဆောက်ရန် ပြင်ဆင်စီစဉ်လျက် ရှိနေ သည်။ ရွှေလီမြစ်သည် ရှစ်းပြည်နယ်အတွက် စီးပွားရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော် လည်းကောင်း အရေးပါသည့် မြစ်တစ်စင်းဖြစ်ပြီး၊ အထူးသဖြင့် တအာင်း(ပလောင်)လှုမျိုးများ အတွက် အသက်သွေးကြောင် ဖြစ်ပါသည်။
- တည်ဆောက်ရန် လျှောထားသည့် ရွှေလီမြစ်ပေါ်မှ ဆည်များကြောင့် ခန့်မှန်းရှုတု (၁၅,၀၀၀) ခန့် ထိနိုက်နှစ်နာရမည် ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် မတိုင်စီ လူပေါင်း (၃,၀၀၀) ကို ပြောင်းရွှေရန် အမိန့်ပေးထားပြီးဖြစ်သည်။ ဤသို့ ပြောင်းရွှေရမှုကြောင့် နစ်နာရသည့်အတွက် လျှောကြေးများ ပေးမည့်ဟု အာမခံမှုလည်း မရှိပါ။
- ဆည်တည်ဆောက်ရာ နေရာအနီးတွင် လမ်းပောက်လုပ်ခြင်းနှင့် စစ်စခန်းများ နေရာချထားမှ ကြောင့် အသေခံလှုထုများ၏ မြေယာများနှင့် ရပ်ရွှေပိုင်သစ်တော့ ကောဂိုဝ်ခန့်ကိုလည်း သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါသည်။ ဆည်အနီး စခန်းချထားသည့် မြန်မာစစ်တပ်များက ကျေးဇူာရှုတု များ ငါးပမ်းရှာဖွေစားသောက်သည် နေရာကို ကန့်သတ်နှင့် မြှုပ်မြေအဖြစ် ကြေညာခဲ့ပြီး၊ အော်ချိုးသမီးများအ ပေါ်လည်း ခရီးသွားလာခွင့်များ ကန့်သတ်ချုပ်ချည်ခဲ့ပါသည်။ မြန်မာနှင့် တရုတ်ကုမ္ပဏီများ၏ အကျဉ်းအပြန်နှင့် စည်းကမ်းမဲ့ သစ်ထုတ်လုပ်မှုကြောင့် ဆည်အနီးရှိသစ်တော့ အများအပြားလည်း ပြန်းတီးခဲ့ပြီ ဖြစ်ပါသည်။
- ကချင်လွှတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာစစ်တပ်များအကြား တိုက်ပွဲများ ဖြစ် ပွားလာသည့်အလောက် ရွှေလီအုပ်(၁) စီမံခိန်းနှင့် အုပ်(၂) စီမံခိန်းအကြားရှိ ကျေးဇူာတစ်ဦးတွင် ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလည်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ တရုတ်လုပ်သားများ ထွက်ပြီးသွားခဲ့ကြရသည်။ ယနေ့ကာလအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို မည်သူ တစ်ဦးမျှ ပြန်လာခြင်း မရှိသေးပါ။ အုပ်(၂) ဆည်တည်ဆောက်နေသည့် နေရာသို့ စစ်တပ်၏ ခွင့်ပြုရောက်မပါဘဲ လူအများ သွားလာခွင့်ကို တားမြှုပ်ထိပ်ထားခဲ့ပါသည်။
- ရွှေလီမြစ်ပေါ်တွင် ပထမဦးဆုံးဆည်ကို ၂၀၀၈ ခုနှစ်၊ နောင်းထိုင်းတွင် တည်ဆောက်ပြီးဆိုပါသည်။ ဤသို့ဖြင့် အသေအတွင်းစစ်တပ်တိုးခဲ့ ချထားမှုများ များပြားလာပြီး၊ အဓမ္မမွဲလုပ်အားခိုင်းစွဲမှု များ၊ မြေယာသိမ်းပိုက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ ရွှေလီ အုပ် (၁) ရေအားလွှာစစ် စီမံခိန်းမှ ထုတ်လုပ်သည့် လျှပ်စစ်အများစုရှိ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေလျက် ရှိသည်။ ကျိုးသည့် လျှပ်စစ်များကို မြန်မာစစ်တပ်အတွက်သာ အမိန့်ကာထား အသုံးပြုနေပြီး၊ တရုတ်တို့ထံမှ ကြီးလေး သောဓာန်းဖြင့် ပြန်လည်ဝယ်ယူသုံးစွဲနေကြရပါသည်။ သုံးစွဲများ အနေဖြင့်လည်း လျှပ်စစ်ပုံမှန် ရရှိခြင်း မရှိပါ။
- ရွှေလီမြစ်ပေါ်တွင် တည်ဆောက်ပြီးဆိုပါ ဖြစ်သည့် ဆည်နှင့် လျှောထားသည့် ဆည်(၂) ခုတို့ ကြောင့် အသေခံလှုထုများအနေဖြင့် ဆိုးကျိုးသက်ရောက်မှုများ ခံစားနေကြပြီ ဖြစ်ပါသည်။ သို့သော်လည်း အကျိုးအမြတ်ဟု၍ စိုးစွဲးမျှသော်လည်းကောင်း၊ လုံးဝသော်လည်းကောင်း ပြန်လည်စံစားကြရခြင်း မရှိကြပါ။ ဆည်များနှင့် ပတ်သက်၍ လုအများသိရှိအောင် လုသိရှုကြား သတင်းအချက်အလက်များ ထုတ်ပြန်ပေးခြင်း မရှိသလို၊ နစ်နာ ခံစားကြရသည့် လှုထုများနှင့်လည်း တိုင်ပင်အကြံ့ပူ့ခြင်း မရှိပါ။ နစ်နာနိုင်ခြေ အကဲဖြတ်စစ်ဆေးမှုရလဒ်များ ကိုလည်း ထုတ်ပြန် အသိပေးခဲ့ခြင်း မရှိပါ။ သို့အတွက်ကြောင့် ရွှေလီမြစ်ပေါ်၌ မည်သည့်စီမံခိန်းမျိုးမဆို ဆောင် ရွက်မည်ဆိုလျှင် ရပ်ဆိုင်းနှင့် တောင်းဆိုရပါလိမ့်မည်။

## ဧရာဝတီက

ငါတို့အသက်ခါတ်ဖြစ်တည်မှ  
ငါတို့ရဲ့မြင့်မြတ်တဲ့ သမိန်းဂက်ရောင်  
ငါတို့အသက်ရှင်ရပ်တည်မှုရဲ့အလင်းရောင်  
ငါတို့ရဲ့ယဉ်ကေားမှုအစဉ်အလာ  
ငါတို့ရာဇဝင်ကုတ္ထန်းပြောင်ရာ  
ငါတို့မိခင်ဖြစ်တယ်ကွဲ။

## ဧရာဝတီက

ငါတို့ရဲ့အိမ်ယာ  
ငါတို့ရဲ့တောင်ယာ  
ငါတို့ရဲ့သောက်စရာရေ  
ငါတို့အတွက်ဝမ်းစာ  
ငါတို့ရဲ့ကူးသန်းသွားလာရာ  
ငါတို့ကုန်စည်ရောင်းဝယ်ရာ  
ငါတို့ပြည့်သူတွေရဲ့သမိန်းအဆက်ဆက်ကို  
ဆက်စပ်ပေးရာဖြစ်တယ်။


## နိလွင်သွေး(အသာနိက)

တောင်စွယ်ကျောက်ကြားမှစီးဆင်းလာတဲ့မြစ် (ရွှေလီမြစ်)  
(ရွှေလီမြစ်ရေ (စီးဆင်း) ၂၂၂  
ရွှေလီမြစ်ရေစီးဆင်းလာပြီး  
တောင်စွယ်တောင်တန်းတွေမှာဖြစ်ဖူားခံပြီး  
တောင်ကုန်တောင်တန်းကြီးတွေပေါ်မှာဘဲရပ်နေတာမဟုတ်ပါဘူး

နိဒါန်း



## ရောဝတီမြစ်ပေါ်ကရေကာတာများနှင့် သူ၏မြစ်လက်တက်များ



သန်းပေါင်းများစွာသော ပြည်သူများသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ် ဖြစ်နေသည့် ရောဝတီမြစ်ကို ဖို့ရှုရွင်သန် နေထိုင်နေကြရပါသည်။ ရောဝတီမြစ် သည် အခိုက်ရေလမ်းကြောင်း တစ်ခုဖြစ် သလို၊ နိုင်ငံ၏ပဟိုချက်မမှ ဖြတ်သနနှီးဆင်းသွားသည့် အသက်သွေးကြော မြစ် မကြီးလည်းဖြစ်သည်။ ဤသို့ကြီးမြတ် သည့် ဖြစ်ကိုပိတ်၍ ရောမဆည်ကြီး တည် ဆောက်ရန်၊ ရောဝတီမြစ်၏ မြစ်ဖျားခံရာ မြစ်များ၏ ဆည်၆-ခု တည်ဆောက်ရန် လျှေထားသည့် သတင်းကြောင့် လူအများ စိုးရိမိပူပန်စိတ် ဖြစ်ပွားခဲ့ကြရသည်။ ခန့် မှန်းမရနိုင်သည့် ရေကြောင်းပြောင်းလဲမှ များ၊ ကပ်ဘေးခုကုဒ္ခသင့်ရမည့် ဆည်ကျိုး ပေါက်မည့် အခြေအနေ၊ မြစ်၏အချုပ်အခြား အာကာ ပိုင်ဆိုင်မှ စသည့်အကြောင်းများကို လူအများက ဖော်ပြုပြောဆို ဆွေးနွေးခဲ့ကြ သည်။ ရောဝတီမြစ်ပေါ်ရှိ ဆည်များကို တရာတ် နိုင်ငံမှ ကုမပ္ပနီများက တည်ဆောက် ကြမည် ဖြစ်ပြီး၊ ထွက်ရှုလာသည့် လျှပ်စစ်ဓာတ် အားကိုလည်း တရာတ်နိုင်ငံသို့ပင် တင်ပို့ ရောင်းခဲ့ကြမည် ဖြစ်သည်။

စိုးရိမိပူပန်မှုများအား ဆွေးနွေးပြောဆို ကန့် ကွက်မှုများကြောင့် ၂၀၁၁ခုနှစ်စက်တင်ဘာလ တွင် မြန်မာနိုင်ငံ၏ ရောဝတီမြစ်ပေါ်တွင် ဟထ မူးဆုံး တည်ဆောက်မည့် ဆည်ဖြစ်သည့် “မြစ်ခံဆည်” စီမံကိန်းကို ဆိုင်းင့်ထား လိုက်ကြောင်း မြန်မာနိုင်ငံ အသစ်ရွေးချယ် တင်ပြောက်ခံခဲ့ရသည့် သမီးတာဝန်က ထုတ်ပြန်ကြညာရသည်အတိ ဖြစ်စေခဲ့သည်။ ဤဆည်စီမံကိန်းကို အပြီးအပိုင် ရပ်ဆိုင်းလိုက် ခြင်းပေလော၊ သို့တည်းမဟုတ် ကာလတစ်စုံ တရာ့သာ ဆိုင်းင့်ထားခြင်းလော ဆိုသည်ကို ဆက်လက်စောင့် ကြည်ကြရေးမည် ဖြစ်သည်။


ရောဝတီမြစ်၏ မြစ်ဖျားခံရာဖြစ်သည့် မေ (N Mai) နှင့် မလို (Mali River) ဧားတွင်မှ ဆည် ၆-၉ တည်ဆောက်နေသည့် စီမံကိန်းကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေဆဲ ဖြစ်သည်။

ဤသို့ ဆည်တည်ဆောက်မှ ဆိုင်းငံပိုက်သည့် ထုတ်ပြန်ကြော်လာချက် ထွက်ပေါ်မလာမိတွင် မြန်မာအစိုးရက ရောဝတီမြစ်နှင့် ငင်း၏ မြစ်ဖျားခံရာ မြစ်များပေါ်၍ ဆည်တည် ဆောက်မည့် အစီအစဉ်ကို ခုခံပြောဆိုခဲ့သေးသည်။ အစိုးရရိုင် သတင်းစာ၌ ဖော်ပြုခဲ့သော “ကျွန်တော်တို့လည်း” ရောဝတီကို ချစ်ပါတယ်” အမဟန်ရှိသည့် ဆောင်းပါးတွင် ဆည်များကြော့င့် ဆိုးကျိုးသက်ရောက်နိုင်ဖွဲ့ မရှိကြော့င့် ဖော်ပြရေးသားထားခဲ့သည်။ မေ နှင့် မလိုမြစ်များသာမက ရောဝတီမြစ်ကို ပါဝါးဝင်သည့်မြစ်များ အများအပြား ရှိနေသည့်အတွက်ကြော့င့် စိုးရိမ်ပုံပန်ဖွဲ့ မရှိဟု ဆိုခဲ့သည်။ သို့ သော်လည်း ဤသို့ပါဝါးဝင်သည့် မြစ်ကြော့င့်များသည် ဆည်ပိတ်ခံခြင်း၊ သို့မဟုတ် ဆည်များတည်ဆောက်ရန် အစီအစဉ်ချထားပြီး ဖြစ်နေသည်။ သို့အတွက် ကြော့င့် ရောဝတီမြစ်၏ သဘာဝရေစီးဆင်းမှု ကို ထိခိုက်မည်မှာ လုံးဝှေသုပံ့ပင် ဖြစ်သည်။ ဤသို့စီးဝင်နေသည့် ဖြစ်တစ်စီးမှာ ယခုဖော်ပြုမည့် ရွှေလီမြစ်ပင် ဖြစ်သည်။

ရွှေလီမြစ်သည် ရောဝတီမြစ်သို့ စီးဝင် သည် ဖြစ်လက်တက်တစ်ခု ဖြစ်သည်။ ငင်းမြစ်ဖျား ခံရာနေရာသည် တရုတ်နိုင်ငံ၊ ယူနှစ်ပြည်နယ်ရှိ ပင်လယ်ရော်မှုက်နာပြင်အထက် ၁၁,၀၀၀ပေ နေရာတွင် တည်ရှိသည်။ ငင်းရွှေလီ မြစ်သည် မြန်မာနိုင်ငံရှိ မူဆယ်နှင့်မြို့များကို ဖြတ်သန်းဆင်းဆင်းပြီး

မန္တလေးမြို့၏ မြောက်ဖက်တွင် ရောဝတီမြစ်ထဲသို့ စီးဝင်သည်။ ငင်းမြစ်ကို ပလောင်(တအာင်း) ဘာသာစကားဖြင့် “အောမ်းတဗောင်း” ဟူလည်း ဒေါ်ဆိုကြသည်။ ရွှေလီမြစ်သည့် တအာင်းလူမျိုးတို့၏ ပထဝိဝင် စိသေသလက္ခဏာတစ်ခု ဖြစ်သလို သာဘဝရတနာ တစ်ပါးလည်း ဖြစ်သည်။ တအာင်းလူမျိုးများ အသက်ရှင်နေထိုင်ရန်အတွက် အားထားမြို့ခေကြော်ရသည့် မြစ်တစ်စီးလည်း ဖြစ်သည်။

ရွှေလီမြစ်ပေါ်တွင် ဆည်တစ်ခုကို တည်ဆောက်ပြီးဖြစ်သလို မြန်မာစစ်အစိုးရက တရုတ်နှင့် ဆွစ်နိုင်းများမှ ကုမ္ပဏီများကို ငိုးကဲသို့ အရေးပါသည့်မြစ်ပေါ်တွင် နောက်ထပ်ရော့မဆည်ကြီး ၂-၃ကို တည်ဆောက်ရန် ခွင့်ပြထားပြီး ဖြစ်သည်။ ယနေ့တိုင်အောင် ဒေသခံပြည်သူများနှင့် ငင်းဆည်များကိစ္စ တိုင်ပင်အကြံ့ဥက္ကာ၏ ရယူခဲ့ခြင်း မရှိသလို ထိခိုက်နစ်နာနိုင်ခြင်း လေးလာမှ အကဲဖြတ်ချက်များကိုလည်း လူသိရှင်ကြား ထုတ်ပြန်အသိပေးခြင်း မရှိသေးချေ။ ရွှေလီမြစ်ပေါ်တွင် တည်ဆောက်မည့်ဆည်များနှင့် ပတ်သက်၍ သာတင်းအချက်အလက် အနည်းငယ်များသာ သိရှိနိုင်ကြသေးသည်။



သတင်းအချက်အလက် မရရှိခြင်း၊ ဆွေးနွေးတိုင်ပင် အကြံရယူမှု မရရှိခြင်း၊ ထိခိုက်နစ်နာကြရမည့် ပြည်သူများအနေဖြင့် ဆည်များကိစ္စ ဆုံးဖြတ်ချက်ချရာတွင် မူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခွင့် မရရှိခြင်း၊ စသည့်အခြေအနေများအပြင် ဆည်များကို လုံခြုံရေးအတွက် စစ်တပ်များတိုးချွဲ ချထားလာသည့် ဒုကဗ္ဗာများကိုပါ တိုး၍၍ကြံ့တွေ့နေကြရသည်။ သို့အတွက်ပြောင့် အသာခံ လူထုများတွင် မကျေနပ်မှုများ ကြီးထွားလာနေပြီး၊ လူမျိုးရေးတင်းမာမှုများနှင့် စစ်ပွဲလက် နက်ကိုင်ပို့ပေါကဗ္ဗာများ အထိပါ တိုး၍၍ဖြစ်ပေါ်လာနေသည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် ကချင်လွတ်ပြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာစစ်တပ်အကြားတာပိုင်ဖြစ်ပေါ်တွင် တည်ဆောက် ထားသည့် ရေအားလျှပ်စစ် စီမံကိန်းကို အကြောင်းပြု၍ တိုက်ပွဲများ ပြန်လည်ဖြစ် ပေါ်လာရသည်။ ငါးစီမံကိန်းနေရာများသို့ မြန်မာစစ်တပ်က လုံခြုံရေးတပ်များ ပို့စွဲတွေ့မှုကို အကြောင်းပြု၍ တိုက်ပွဲများ ပြန်လည် စတင်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ငါးလက်နက်ကိုင် ပဋိပေါကဗ္ဗာများသည် ရှုတ်ချည်းဆိုသလို ရက်ပိုင်းအတွင်း ရွှေလီအမှတ် (၁) နှင့် (၂) စီမံကိန်းများရှိရာ အသာခံ ပုံနှံရောက်ရှိလာခဲ့သည်။ ယခုတိုင် ဤအသာများမှာ မတည်ဖြို့မှတ်ခဲ့သော ရှိနေကြသည်။

ယခုအစီရင်ခံစာအားဖြင့် ရွှေလီမြှုပ်တွင် မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို ရှုအများသိရှိ အောင် ပထမအဆင့်အနေနှင့် တပ်ပြုနိုင်လိမ့်မည်ဟု မိမိတို့မျှော်လင့်ပါသည်။ ရွှေလီမြှုပ်ပေါ်တွင် တည်ဆောက်နေသည့် ဆည်များကြောင့် မြစ်တလျောက်ရှိ ထိခိုက်နစ်နာရမည့် ပြည်သူလူထုများ သာမက၊ ရွှေလီမြှုပ်အကြောင့် ရောဝတီမြစ်ကြောင်းတလျောက်ရှိ ထိခိုက်နစ်နာရမည့် ပြည်သူလူ ထုများထံသို့ပါ အသိပေးလိုဂုဏ် ဖြစ်ပါသည်။ ငါးဆည်များ တည်ဆောက်နေမှုကို ရပ်တန်းရန် တောင်းဆိုပါသည်။



ရွှေလီမြစ်ဘားများရှိတဲ့ စိမ်းလန်းစိပြုသော တောင်ယာစိုက်ခင်းနှင့် သစ်တော့များ

## ရွှေလီမြစ်ကြောင်း တလျောက်ရှိ လူနေမှာဝအခြေအနေများ

ရွှေလီမြစ်ကြောင်း တလျောက်တွင် တအောင်း(ပလောင်) လူမျိုးများသည် ကျန်တိုင်းရင်းသားများ ဖြစ်သည့် ကချင်၊ ရှင်း၊ ဗောပြည်သူများနှင့်အတူ နိုင်နေထိုင်လျက် ရှိပါသည်။ ရောဝတီမြစ်အောက် ပိုင်းတလျောက်တွင် နေထိုင်ကြသည့် သန်းပေါင်းများစွာသော ပြည်သူများကဲ့သို့ပင်၊ ဒေသခံပြည်သူ များသည်လည်း ရွှေလီမြစ်ပေါ်တွင် သူတို့၏ရှင်သန်ရပ်တည်မှု နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ဝါးဖမ်းခြင်း၊ မြစ်ကမ်းပါးနှင့် နှီးစပ်ရာ လွှာပြင်များတွင် သီးနံမျိုးစုံစိုက်ပျိုးခြင်း စသဖြင့် နိုင်အားထားနေကြရပါသည်။ ထို့အပြင် သောက်သုံးရေအတွက်လည်း ဤမြစ်ကိုပင် မို့ခို့နေကြရပါသည်။

မြစ်အကြော်ပိုင်းဒေသများတွင် ဒေသခံလူထုများက ရာသီအလိုက် ရေသွင်းစပါးနှင့် ပဲမျိုးစုံ စိုက်ပျိုးကြသည်။ မြစ်အထက်ပိုင်း ဒေသတွင်မူ ကျေးရွာလူထုများက ရွှေပြောင်းတောင်ယာ၊ လက်ဖက်စိုက်ခင်းများနှင့်တံ့ခါလှုပ်ငန်း၊ အမဲလိုက်ခြင်း၊ ရာသီအလိုက်မြှိုနှင့် တောသစ်သီးသစ်ဥများ၊ မှုစွမ်းများ ရှာဖွေစားသောက်ခြင်းဖြင့် ရှင်သန်ရပ်တည်နေကြပါသည်။

ရွှေလီမြစ်ဘေး တစ်လျောက်တွင်နေထိုင်သော တအာင်းလူမျိုးတို့၏အိမ်။  
မြန်မာဘာသာဖြင့် ပလောင်ဟုလူသိများပြီး တအာင်းလူမျိုးတို့သည် မိမိတို့၏  
ဘာသာစကားဖြင့် တအာင်းဟုခေါ်ယူ သမတ်ကြသည်။



## တအာင်း ပြည်သူများ၏ နောက်ခံသမိုင်း

တအာင်း(ပလောင်)ပြည်သူများသည် မြန်မာနိုင်ငံတွင် နေထိုင်သည့် တိုင်းရင်းသားလူမျိုးစွဲယူများ  
ထဲမှ တစ်ခုဖြစ်ပါသည်။ သူတို့တွင်ရည်လျားသည့် သမိုင်းနောက်ခံရှိပြီး၊ ထူးခြားသည့်  
ပိဿာသလွှာတာ၊ ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ မတူကွဲပြားသည့် တိုင်းရင်းသား  
ယဉ်ကျေးမှုများ၊ ကိုယ်ပိုင်နယ်မြန်င့် မိမိဘာသာရှင်သနရှင်တည်နိုင်သည့် စီးပွား  
စနစ်ဖြင့် ပိုင်ဆိုင်ရပ်တည်နေကြပါသည်။ တအာင်းလူမျိုးအများစုံမှာ ဗုဒ္ဓဘာသာကို  
ကိုးကွယ်ကြပြီး၊ ၁၀%အောက် လူနှည်းစုံမှာ နတ်ကိုးကွယ်မှုကိုယ်လည်းကောင်း၊  
ခရစ်ယာန်ဘာသာကိုသော်လည်းကောင်း ကိုးကွယ်ယံကြပါ၍ သည်။

တအာင်းလူဦးရေမှာ ခန့်မှန်း၁-သန်းခန့် ရှိပါမည်။ အများစုံမှာ ရှိမှုပြည်နယ် အနောက်မြောက်ပိုင်း  
ရှိတောင်တန်းများပေါ် တွင်နေထိုင်ကြပြီး၊ သူတို့ဘိုးဘွားပိုင်မြေများတွင် သယံဇာတ ကျောက်မျက်  
တွင်းထွက်သတ္တုများပေါ်ကြပ်ယောက်ပိုင်ပါသည်။ တအာင်းလူမျိုးများမှာ မြန်မာနိုင်ငံတွင် သူတို့အော  
တောင်တန်းများမှ ထွက်ရှိသည့် အရည်အသွေးကောင်းမွန်လျော့သော လက်ဖက်ကြောင့် နာမည်  
ကျော်ကြား လူသိများပါသည်။ ထို့အပြင် သမုပ္ပါဒဝန်းကျင် ရာသီဥတုရှိ ဥယျာဉ်ခံထွက်  
သစ်သီးများဖြစ်သည့် ပန်းသီး၊ ဆီးတော်သီး၊ သစ်တော်သီး၊ စသည့် ခြိုထွက်သီးနှံများလည်း စိုက်ပျိုး  
ကြသည်။ ဤထွက်ကုန်များမှာ အောက်မြန်မာနိုင်ငံတွင် ရွေးကောင်းရပြီး ဤသို့ဖြင့် သူတို့၏  
အသက်ရှင်နေထိုင်မှုအတွက် အသက်မွေးနေကြပ်ရ သည်။ ထို့သော်လည်း တအာင်းပြည်သူများမှာ  
အဆက်ဆက်သော မြန်မာစစ်အစိုးရတို့၏ ထိန်းချုပ်ဖိနှိပ်နေမှုများကြောင့် သူတို့၏မြောက်ပိုင်း  
ပြမ်းခမ်းစွာ နေထိုင်စိုက်ပျိုး စားသောက်နိုင်ခြင်း မရှိကြပါ။



## ရွှေလီ အမှတ် (၁) ရေအားလျှပ်စစ်စီမံကိန်း

ရွှေလီအမှတ်(၁)ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ်မြို့မြို့နယ် မန်တပ်ကျော်၊ အနီးတွင်တည်ရှိသည်။ ၂၀၀၈ခုနှစ် နောင်းပိုင်းမှစ၍ လျှပ်စစ်ခာတော်အား ထွက်ယူနိုင်ပြီး ဖြစ်သည်။ ဆည်တည်ဆောက်စဉ်ကာလတွင် အင်အား (၃၀၀)ရှိ မြန်မာစစ်တပ် တပ်ရင်းတစ်ရင်း မန်တပ်ကျော်တွင်းသို့ စခန်းလာရောက်ချထားခဲ့ရာ၊ ဒေသခံပြည်သူတို့၏ စိုက်ပျိုးမြေများကို သိမ်းယူခြင်း၊ စစ်တပ်စစ်ဆေးရေးဂိတ်များက သွားလာမှု များ တင်းကျပ်ကန့်သတ်ခြင်း၊ ဒေသခံအာမျိုးသော်များကို စစ်သားများနှင့် အတော်အကျပ် အိမ်ထောင်ချထားခြင်း စသည့် ခုကာကွာများကြံ့တွေ့ခဲ့ကြရသည်။ ဆည်တည်ဆောက်မှုကြောင့် ဒေသခံလယ်ယာမြေ အချို့ ပျက်စီးဆုံးရကာ၊ ဒေသတိုက်မှ သားရှင်းတော့တိရစ္စာနှင့်များလည်း ရှားပါသွားခဲ့ရသည်။ စက်ယန်ယားများ သယ်ဆောင်လာရန် လမ်းများဖောက်လုပ်ခြင်း၊ ကောင်းကပ်ကြီးတန်းများအတွက် လမ်းရှင်းခြင်း လုပ်ငန်းများတွင် ဒေသခံပြည်သူများအပေါ် အဓမ္မမွေးလုပ်အားခိုင်းစေမှုများလည်း ရှိခဲ့သည်။ ဆည်တည်ဆောက်ပြီးစီးချိန်မှစ၍ မြစ်ကြောင်း တလျောက် မြစ်ကမ်းပါးများတွင် မြစ်နှင့် ဝေးဝေးနေရန် ပြည်သူများကို သတိပေးဆိုင်းဘုတ်များ ထူထောင်ထားခဲ့သည်။ အကြောင်းမှာ ရှုတ်တရက် ရေမြှင့်တက်လာနိုင်ခြင်းကြောင့် သတိပေးထား သည့်ဟု ဆိုသည်။

ရွှေလီအမှတ်(၁) ရေအားလျှပ်စစ်စီမံကိန်းမှ အတွေ့အကြံများကြောင့် လျာထားသည့် အမှတ်(၂) နှင့် (၃) ရွှေလီ ရေအားလျှပ်စစ်စီမံကိန်းများမှလည်း ကောင်းကျိုးအနည်းငယ်များသာ ခံစားရပြီး၊ ဆိုးကျိုးများသာ တွေ့ကြံ့ခံစားကြရမည်ဟု ဒေသခံပြည်သူများက မျှော်လုံးစိတ်ပျက်နေကြသည်။



သတိ အန္တရာယ်ရှိသည်။မြစ်ရေအတက်အကျ အချိန်တိုင်းတွင် ပြောင်းလဲနိုင်သည်ဟု ရေသားထားသော ဆိုင်ဘုတ်မှာ အေသာခံများကို မြစ်နှင့်ပေးရာသို့ နေဖော်နဲ့ ရေသားထားသော ဆိုင်ဘုတ်မှာ အေသာခံဘာသာဖြင့်မဟတ်



ရွှေလီရေကာတာ အမှတ်(၁) လုံခြုံရေးအတွက် စစ်အစိုးရမှ စစ်တပ်များပို့ဆောင်ခဲ့

## ရွှေလီ အမှတ် (၂) ရေအားလျှပ်စစ်စီမံကိန်း

ရွှေလီအမှတ်(၂) ရေအားလျှပ်စစ်စီမံကိန်းသည် အမှတ်(၁) ဆည်မှ နိုင် ၃၀ အကွာအဝေး တွင် တည်ရှိသည်။ ဤနေရာတွင် မန်တူနှစ်နှင့် နမ်ခံမြို့အကြော်ဖွံ့ဖြိုး မြစ်သည် အင်္ဂလိပ် အကက္ခရာ အကိုင် (S) ပုံသဏ္ဌာန် အနောက်တော်ပက်သို့ စီးဆင်းသွားရာ မြစ်ကမ်း ေားတွင် တည်ရှိသည်။ မြစ်ကမ်းတလျောက်တွင် သွန်ပုတ်၊ ပင်လုံ၊ ဓာတ်လုံ၊ အောက်ကား ကောင်းဆုံးကျော်သွားများ တည်ရှိနေကြသည်။ ငါး(S) အကက္ခရာ အလယ်နေရာအနဲ့တွင် လျှပ်စစ် ၅၂၀ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်မည့် ဆည်ကို တည်ဆောက်မည်ဖြစ်ပြီး၊ ရေလွှေ့မောင်ကို မြစ်၏မြို့အက်ပေါ်တော်ကို တည်ဆောက်မည် ဖြစ်သည်။ ဆည်နေရာတွင် လုပ်ကိုင်နေသည့် လုပ်သားများ၏ အဆိုအာရ အမှတ် (၂) စက်ရုံမှ ပင်မလျှပ်စစ်စာတ်အားလုံးသည် တရုတ်နိုင်ငံသို့ ဦးတည်သွားမည် ဖြစ်ပြီး၊ ကျွန်းမာတ်အားအချို့ကို စစ်အစိုးရရှင် သို့မဟုတ် စစ်အစိုးရနှင့် နီးပါဝါယူ ပုဂ္ဂလီက လုပ်ငန်းရှင်များပို့ စက်ရုံများသို့ ပေးရန် ရည်ရွယ်ထားသည်ဟု သိရသည်။

### တရုတ်နိုင်ငံတွင် အာရည်အသွေး ညွှံ့ဖျင်းမှ ကြော်င့် ဟွာနှင်းစီမံချက်ကို ရုပ်ဆိုင်ခဲ့ခြင်း

ဟွာနှင်းလန်းကန်း (Huaneng Lancang) သည် ဟွာနှင်းအုပ်စု (Huaneng Group) အနွောက်မှုပွဲတိတော်ခု ဖြစ်သည်။ ငါးသည် အမိကကျသည့် တရုတ်နိုင်ငံတော်ပိုင် ကုမ္ပဏီလည်း ဖြစ်သည်။ ငါးကုမ္ပဏီက အကောင်းဆုံးစီးပွားရေးလုပ်ငန်း ကျင့်ထုံးများအတိုင်း လိုက်နာကျင့်သုံးနေသည်ဟု ဆိုသော်လည်း တရုတ်နိုင်ငံတွင် ငါးဆောင် ရွှေက်နေသည့် လုပ်ငန်းများ၏ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အကြဖြတ်မှု များနှင့် ပြန်လည်သုံးသုံးဖြစ်စစ်ဆေးမှုများ ပြရန် ပျော်ကွက်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်၊ တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနက ငါးကုမ္ပဏီမှ ဆည်တည် ဆောက်ရေး စီမံကိန်း(၂) ကို ဆိုင်းငွေးဆွဲသော် အကြဖြတ်စစ်ဆေးမှုများ လုံလောက်စွာ ဆောင်ရွက်ခြင်းမရှိဘဲ ငါးကုမ္ပဏီက စီမံကိန်းများ စတင်ဆောင်ရွက်ခဲ့သော ကြောင့်ဖြစ်သည်။


### အေးရွားဝေါလ်၊ မူးယစ်ဆောင်းချမှုမှ ဝင်ဇူးများနှင့် စစ်တပ်ဆောက်စပ်နေရှုများ

အေးရွားဝေါလ်ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော ကုန်ကိုယ်မှုရှိတ် ကုမ္ပဏီ ကြီးတိတ်ခု ဖြစ်ပြီး၊ စစ်တပ်နှင့် နီးစပ်သည့် ကုမ္ပဏီလည်း ဖြစ်သည်။ ငါးကိုမှုးယစ်ဆေး ကုန်သွယ်မှုပြင့် နာ မည်ကျော်အောသည် ဘန်းရာဇာ လော်စစ်ဟန်က တည်ဆောင် ခဲ့ပြီး၊ သူ၏ သားစတိပင်လော စီမံခန့်ခွဲနေ သည်။ သူသည်လည်း မူးယစ်ဆေးကုန်သွယ်မှု ဖြင့် သက်ဗောင်း ဖြစ်ခဲ့နေရသူ ဖြစ်သည်။ ငါးကုမ္ပဏီကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍာန်ရောန်ကြီးဌာနက ၂၀၀၈ ခုနှစ်တွင် အမည်ပျော်စာရင်း နာမည်သွင်းခဲ့သည်။ ငါးကုမ္ပဏီသည် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပစ္စည်းနှင့် စက်ကိုယ်ယူများ ထောက်ပံ့ရေးလုပ်ငန်းများတွင် အမိကအားဖြင့် လုပ်ဆောင်နေသည်။

တရုတ်နှင့် မြန်မာကုမ္ပဏီများက ရွှေလီအမှတ်(J) ရေအားလျှပ်စစ် စီမံကိန်းကို ဆက်လက် တည်ဆောက်ရန် ရှိနေခြင်း

၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၊ အမှတ် (၁) လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက တရုတ်နိုင်ငံမှ ဟွာနင်းလန်ကန်းမြစ် ရေအားလျှပ်စစ်ကုမ္ပဏီ လီမိတက် (Huaneng Lancang River Hydropower Co<sup>2</sup> Ltd<sup>2</sup>) နှင့် ရွှေလီ အမှတ် (J) ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ရေးအတွက် နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါသည်။ ငြင်းစီမံကိန်းကို တည်ဆောက်လည်ပတ်လွှဲပြောင်း (BOT system) စနစ်ဖြင့် ခွင့်ပြုထားခြင်း ဖြစ်သည်။ ပို၍အဆင့်မြင့်သော သဘောတူညီမှု စာချွန်လွှာကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

## ရွှေလီပြောတာအတွက် စစ်သားစုဆောင်းခြင်းနှင့် လမ်းသစ်ဖောက်လုပ်ခြင်း



အမှတ် (၂) ရွှေလီပြောတာအနီးတစ်ထိုက် ရွှေလီမြစ်ဘေး  
တစ်လျှောက်တွင်နေထိုင်သော လူဦးရေများ

စဉ်	ကော်များအမည်	တိုင်းရှင်းသားလုပ်း	အိမ်ထောင်စု	လူဦးရေ
၁	သွန်ပါတ်	တအာင်း၊ ကချင်	၆၀	၅၄၀
၂	ပင်လုံး	တအာင်း	၁၈၀	၁၆၂၀
၃	စောင့်လုံး	တအာင်း၊ ရှုံး	၄၈	၄၃၂
၄	အောက်ကား	တအာင်း	၆၄	၅၇၆
၅	ကောင်းဆုံး	တအာင်း	၄၀	၃၆၀
စုစုပေါင်း			၃၂၀	၃၅၁၄



အမှတ်စဉ် (၂) ဧည့်ရေကာတာရို ဂုဏ်ကျကြိသရေနှင့်သာ ဧည့်မြစ်



ရေကာတာများမ ငါးအပျိုးအစားဝိုးပွားနှင့် လျော့နည်းစောင့်

ရွှေလီမြစ်၏ ဂေဟစ်နှစ် ပျက်စီးရမည့်  
အန္တာယ်နှင့် ခြမ်းပြောက်ခံနေရခြင်း

(က) ဆည်တည်နေရာ ပတ်ဝန်းကျင်ရှိ ပမာဏက နာသွင်ပြင် အနေအထားသည် အုံမာန်း လုပသည့် သဘာဝအလု တစ်ပါးပိုင်ဖြစ်သည်။ အမြိတ်းသစ်တော များနှင့် သဘာဝရေတံ့ခွန်များ ဦးကျေနေရာ ရင်သယ်ရှု မောဖြစ်ရသည်။ မြတ်အတွင်း သားငါးပေါ်များ ကြယ်ဝြီး၊ အနီးတစိုက်ရှိ သစ်တော့များအတွင်းတွင်လည်း တောရိုင်း တိရို့စွဲနှင့်များ ပေါကြယ်ဝသည်။ ရွှေလီ အမှတ်(၂) နှင့် (၃) ဆည်တစိုက်အနီးရှိ သစ်တော့များ တွင် သဘာဝပရအေးမြစ်၊ သစ်ဉာဏ်ဖွေများလည်း ပါက်ရောက်ကြရာ အသာခံများက ရှာဖွေရောင်းချ လေ့ရှိသည်။ ဆင် များ သမင်များ၊ တော်ကံများ၊ ခိုင်းများနှင့် အခြားတော့ ရိုင်းတိရို့စွဲနှင့်များက ဤတော့တွင် မို့မို့ရှင်သန လွှားလည်နေထိုင်နေကြ သည်။ သို့ သော်လည်း လေးများဖောက်လုပ်ချိန်၊ အသာခံများ၏ မြေယာများကို စတင်သိမ်းပိုက်ချိန်၊ သစ်ထဲတိလုပ်ရေးလုပ်ငန်းများ စတင်ချိန်မှစ၍ တောရိုင်း တိရို့စွဲနှင့်များလည်း ဝေးရာသို့ ထွက်ပြီး ကြရသည်။ အမှတ်(၂) ဆည်တည်ဆောက်ပါက သစ်တော့ပြန်းတီးမှုများ ထပ်မံမြတ်ပေါ်လာသီးမည် ဖြစ်၍ ရားပါးတောရိုင်းတိရို့စွဲနှင့်များမှုံးမို့မို့နေထိုင်ရာ စားကျက်များလည်း ပျက်စီးကြတော့မှုမည် ဖြစ်သည်။ လူအများ၊ အထူးသဖြင့် အမျိုးသီးများသည် အပိုဝင် စွဲအတွက်၊ အေးဗီးနှင့် စားနှင့်ကွားအတွက် သစ် တော့ထွက်ပစ္စည်းများကို ရှာဖွေရောင်းချုပ် မို့မို့ရှင်သန နေထိုင် ကြရရာ သစ်တော့ရိုင်းများ ပြန်းတီးလာမှ ကြော်၍ နံနာခုကွေရောက်ကြရမည်ဖြစ်သည်။ စစ်သားများက အသာခံများ ဝါးရှာဖွေဟာသောက်သည် နေရာများတွင် မိုင်းနှစ်ကုပ်မှုများသုံး၍ မိုင်းခွဲငါးရာကြ သည် အတွက်ကြော်၍ ဝါးအကောင်ရော်ကြေားမှုံးမှုံး လာသေသည်။ ထိုအပြင် ဆည်တည်ဆောက် ပြီးစီး သည်အခါ ဝါးများပေါက်ဖွား ရှင်သနပုံစံနှစ်ကို ထိုကိုပို့ဆောင်ရွက်လေတော်းမှုံးမှုံး ဖြစ်သည်။



## လက်နက်ကိုင် လုံခြုံရေးအများကြား၌ ဆည်တည်ဆောက်ရေး စီမံကိန်းကို စတင်နေခြင်း

၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ် ခြေမြိုက်တပ်ရင်း (မဟရ) – အမှတ် ၁၄၄ မှ စစ်သား ၂၅ ဦးကို အမှတ် (၁) ဆည် နေရာမှ အမှတ် (၂) ဆည်တည်ဆောက်နေရာတွင် လုံခြုံရေးပူရန် စေလွှာတို့သည်။ စစ်သားများက မြစ်ကွမ်ပါးအနီးတွင်တပ်စစ်သားကြော်ကြသည်။ စခန်းထဲတွင်စစ်သား၇–၈ဦးကအမြတ်စေစန်းချုပ်နှင့်ပြို့စီးပွဲမြစ်ကွမ်ပါးအနီးအပါးနေရာ များတွင် ကင်းလျဉ်းကြသည်။ ဒေသခံ ရုံးကလည်း ထို့အောင် ကင်းလျဉ်းကြသည်။ ဆည်တည်ဆောက်ရာဒေသ အနီးသို့ရောက်လာသည့် လုပ်ငါးမှန်သမျှကို ငါးတို့က စစ်ဆေးကြသည်။ စစ်သားများ ရောက်ရှိလာသည့်အချင်းများ ဆည်တည်ဆောက်ရာ ဒေသအနီးရှိ ကျေးဇူးများတွင် လူအခွင့်အရေးချိုးဖောက်မှုများကို ပို့စွဲ တွေ့ကြံခံစားကြရတော့ သည်။ အကြောင်းမှာ စစ်သားများက ပြုပျော်၊ အစားအသောက်ပျော်၊ အိမ်ပွဲးတို့စွာနှင့်များ အခြား ပိုင်ဆိုပုံးပစ္စည်းများ ကို ပိုင်ရှင်ခွင့်ပြုချက် မတောင်းခံဘဲ သိမ်းယူကြသောကြောင့် ဖြစ်သည်။



ဆည် အမှတ် (၂)

တည်ဆောက်ရာနေရာသို့ ၂၀၁၀  
ခုနှစ်၊ အဆောင်းဘွင် တရာတံလူမျိုး  
လုပ်သား ၁၈ ဦး ရောက်ရှုံးလာ  
ကြပြီ၊ စစ်ဆေးအနီးတွင်  
သုတို့စခန်းကို တည်ကြသည်။  
ယနာရီနှစ်အထူး အမှန်တကယ်  
ဆည်တည်ဆောက်ရေးလုပ်ငန်း  
များ မစတင်ရသေးဘဲ  
လုပ်သာများက  
မြစ်ကြောင်းတလျောက်  
နေရာများစွာတွင်  
စမ်းသပ်စစ်ဆေးမှုများ  
ပြုလုပ်နေကြ သည်။ စာတိပုံတွင်  
မြင်တွေ့ရသည့်အတိုင်း  
အမိဘကျသည်  
မြေသားနမူနာများကို  
တရာတံနိုင်ငံသို့  
ပြန်ချုပ်သယ်ဆောင်နေ ကြသည်။





၂၀၁၀ နွှန်လတ္ထ်တွေ့ရသော ရေကာတာအမှတ် (၂)မှ တရာစိသုတေသနများ

အသခံလူထုများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ပျက်စီးစေခြင်း  
လမ်းများဖောက်လည်မှုပြောင့် အသခံပြည်သူများ စိုက်ပျိုးမြေမရှိတော့ဘဲ ဖြစ်စေခြင်း

ဆည်တည်ဆောက်ရန်အတွက် အေးရှားပေါင်ကုမ္ပဏီက ဆည်အမှတ် (၁) နေရာမှ  
အမှတ် (၂) နေရာသို့ ပင်မအူလမ်းကြောင်းကို တာဝန်ယူ ဖောက်လုပ်ခဲ့သည်။ ဤသို့  
လမ်းဖောက်လုပ်စဉ်တွင် လမ်းကြောင်းကျရာ အသခံမြေများနှင့် အိမ် များကို သိမ်းယူခဲ့ရာ၊  
အသခံလယ်သမားများအတွက် အထူးထိခိုက်နှစ်နာခဲ့ကြရသည်။ မြေဆုံးရုံမှုအတွက်  
လျှပ်ကြေး ပြန်လည်ရရှိခဲ့ကြသူများလည်း သိမ်းယူသည့်အတွက် ကျပ်  
(၁, ၀၀၀) [အမေရိကန်ဒေါ်လာ ၁ ဒေါ်လာအောက်သာ] လျှပ်ကြေးရုံ ရရှိကြသည်။

“စီးခင်း၊ တောင်ယာ၊ လက်ဖက်ခင်း၊ ရပ်ရွှေ့ပိုင်သစ်တော့ စသဖြင့် ကျေနော်တို့မြေတွေကို  
လမ်းဖောက်လုပ်ရေးအတွက် သိမ်းယူကြတယ်။ အဲဒီအတွက်လည်း အများငြိုး အခက်အခဲ  
ဖြစ်ရတယ်။ ဒါပေမယ့် သူတို့ပြန်ပေးတဲ့ လျှပ်ကြေးက အဲဒီမြေကွုက်တွေ၊ ထွက်ကုန်တွေ  
တကယ့်ပေါ်စေရေးနဲ့ ဘာမှ မသက်ဆိုင်ဘူး။ အဲဒါအပြင် နိုးရာသီမှာ လမ်းတွေက ဖွူ  
ထကုန်တယ်။ လျှောက်သွားရတာပါ ဒုက္ခက္ခရောက်ကြောပြန်တယ်။” (ပင်လုံကျေးရွာသားတစ်ဦး)


စစ်သားများက မြစ်တေားရှိ ယာမြေကွုက်များနှင့် ဝါးဖမ်းနေရာများကို သိမ်းပိုက်ကြခြင်း

လမ်းဘေးတလျှောက်ရှိ လယ်မြေကွုက်များသာမက၊ မြစ်နားတလျှောက်ရှိ ကျေးရွာများတွင်  
မြေကွုက်များလည်း သိမ်းဆည်းကြရပြန်သည်။ ဆက်၍အသက်ဆက်နိုင်ရန်အတွက် ကျေးရွာ  
လူထုများသည် တောင်ပေါ်တက်၍ တောင်ယာခုတ် စပါးစိုက်ပျိုးကြရသည်။ သို့သော်လည်း  
တောင်ယာများသည် မြစ်ကမ်းလွှမ်ပြင်ရှိ စပါးကွုင်းများလောက် အထွက်ကောင်းလှသည် မဟုတ်  
ပေ။

“စစ်သားတွေက ကျေနော်အဲမိုက်ရောက်လာပြီး၊ ပြောတယ်။ ‘အခုခုအချိန်ကစာပြီး  
မြစ်ကမ်းနားက ကျေနော်လယ်မှာ စိုက်ခွင့် မပြောတော့ဘူး’ လို့ ပြောလာတယ်။ ကျေနော်က  
ပြန်မေးတယ်။ ‘ဘာဖြစ်လို့လဲ’ သူတို့က အဲဒီနေရာမှာ ဆည်ဆောက်မယ် ပြောတယ်။  
သူတို့က ကျေနော်မြေကို သိမ်းလိုက်တယ် ပြောတယ်။ အဲဒီမြေက စုစုပေါင်း ၁၈-၂၅  
ရှိတယ်” (အသခံ လယ်သမားတစ်ဦး)

“ကျေမစိုက်ထားတဲ့မြေက မြစ်အနီးနားမှာ ကေ ၂၀-ကျော် ရှိတယ်။ ဒါပေမယ့်  
သိမ်းခံလိုက်ရတယ်။ ကျေမကတော်ခုတ်ပြီး ထပ်စိုက်ရတော့မယ်။ အဲဒီနေရာက ကျေမတို့  
ရွှေ့နဲ့ဝေးပြီးတောင်ယာအသစ်ပြန်စိုက်ရမယ်။ အာခုနှစ်စပါးဘယ်လောက်ထွက်မယ်ဆိုတာ  
မခန်းမျန်းနိုင်ဘူး။ အတိအကျ မပြောတတ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေရာသစ်က  
သဲမြေ၊ ကျောက်တုံးတွေနဲ့၊ မြေက စိုက်ပျိုးစိုး သိမ်းကောင်းလှတဲ့မြေတော့ မဟုတ်ဘူး”  
(အသခံ တအာင်းအမျိုးသမီး လယ်သူမ တစ်ဦး)

အချို့မြေဆုံးရုံးကြရသူများက တံ့ခါလုပ်ငန်းပြုး အသက်ဆက်ရန် ကြိုးပမ်းကြပြန်သည်။



သုတေသန အသုံးအဆောင်ပြွေညီးများ ထိ လျှောင်ရန်နေရာ အဖြူ  
မြစ်ဘားရှိ အသမ်းဆည်းသံ လယ်ယာစိက်ခင်း

သို့သော်လည်း စစ်သားများက သူတို့၏ ဝါးဖမ်းပိုက်များကို သိမ်းပိုက်၍ မြစ်အတွင်း ဝါးဖမ်းဆွဲနှင့်ကိုလည်း ပိတ်ပစ်ကြပါန်သည်။ ငင်းနေရာသည်လည်း “သူတို့၏နေရာ” ဟု ဆိုကြပါန်သည်။ ဝါးဖမ်းသုတေသနများမှာ မိသားစု အသက်ဆက်လက်ရှင်သန ရပ်တည်နိုင်ရန် အပြင်း အထန် ရန်းကန်ကြိုးပမ်းကြရသည်။ အကြောင်းမှာ သူတို့အစိုး ဝါးဖမ်းခြင်းမှလွှာ၍ အခြားလုပ်ကိုင်သက်မွေးစာရာ မထိကြ သောကြောင့် ဖြစ်သည်။ သူတို့က အခြားသူများထံမှ မော်ဒယ်များ၍ ဟင်းသီးဟင်းရှုက်များ စိုက်ပျိုး၍ ရေးတွင် ရောင်းခြုံး ဝင်ငွေရှာနေကြရသည်။

“ကျနော်က တံ့ရုံလုပ်လာတာ ၁၀-နှစ်ရှိပြီ။ မိသားစုဝင်ငွေအတွက် ဝါးဖမ်းပြီး ရှာဖွေကျွေးမွှေးရတယ်။ ပြီးခဲ့တဲ့နှစ် စစ်တပ် ကလာတော့ ဘယ်သူမှ မြစ်ထဲမှာ ဝါးဖမ်းရတော့ဘူးဆိုပြီး အမိန့်ထဲတော်လာတယ်။ ဒါပေမယ့် ကျေနော်တတ်တာ၊ သိတာ က ဝါးဖမ်းတာပဲ။ တာခြားအလုပ် ဘာလုပ်စားရမှန်းလည်း သိတာမဟုတ်ဘူး။ တနေ့တော့ ကျေနော်ဝါးသွားဖိုးတော့ စစ်သား J-ယောက် ရောက်လာပြီး ကျေနော် ဝါးဖမ်းပိုက်ကို သိမ်းလိုက်တယ်” (ဒေသခံ တံ့ရုံလုပ်း)

ဆည်တည်ဆောက်ရေး စီမံကိန်း လုံးခြုံရေးအတွက်ဟုဆိုကာ စစ်သားများ လာရောက်ချထား ချိန်မှုစဉ် ဒေသခံများကို ဝါးဖမ်းဆွဲ ပိတ်ပစ်ခဲ့ကြသည်။ သို့သော်လည်း သူတို့က ရွှေလီမြစ်ထဲတွင် ဒိုင်းနိုင်က်များဖြင့် ခွဲကာ ဝါးဖမ်းသီးကြသောကြောင့် ကျေးဇူာလူထုများမှာ လွန်စွာအောင် ဖြစ်ကြရသည်။ ရှုံးရာစဉ်လာကို ဖီဆန်၍ ဝါးဖမ်းသီးနေကြခြင်းလည်း ဖြစ်သည်။

## လုံးဝ ဆုံးရုံးရခြင်း

မြစ်ကမ်းတေသာက်တွင် မြန်မိုင်းပါး ဖြစ်သောကြောင့် အသံများက ခန့်မှန်ကြသည့်မှာ ရပ်ရွှေပိုင်သစ်တော့နှင့် ဆည် အထက်ပိုင်းရှိယာစိုက်ခင်းများကော ၂၀၀၀ ခန့် ရေမြှုပ်ဆုံးကြမည်ဟု တွက်ဆကြပါသည်။ (စာမျက်နှာ ၄၅ ရှိ မြေပုံ ကိုကြည့်ပါ။)

## အမျိုးသမီးများအပေါ် တိခိုက်နစ်နာမူ

အမှတ်(၂) ဆည်တည်ဆောက်မှ လုံ့ခြုံရေးအတွက် စစ်သားများပို့ဆောင်သည့်အခါး၊ အသံခံအမျိုး သမီးများ၏ နှေ့စဉ်နေထိုင်မှုဘဝအပေါ် တိခိုက်သက်ရောက်မှုများ ဖြစ်လာရပါသည်။ ယခုအခါ စစ်သားများ မြစ်ကမ်းအနီးတွင် စခန်းချုပ်နေကြသောကြောင့် အမျိုးသမီးများတစ်ဦးတည်း အပြင်ထွက်ရန် မလုံ့ခြုံဖြစ်လာရပါပဲသည်။ ယခင်က အမျိုးသမီးများသည် လွတ်လပ်စွာ သူတိုး စိတ်ကြိုက် လည်ပတ်သွားလာနိုင်ကြပြီး၊ ယခုအခါ အိမ်တွင်းပုန်းနေထိုင်ကြရသည့် ဘဝ ဖြစ် လာသည်။ အပြင်ထွက်လိုပါကလည်း အဖော်တစ်ဦးပို့စီးကို စောင့်ဆိုင်းရန် လိုအပ်လာသည်။ အသံခံအမျိုးသမီးများကို စစ်သားများနှင့် အဓမ္မအိမ်ထောင်ချေပေးမည်ကိုလည်း မိသားစုများက စိုးရိမ်နေကြသည်။ အကြောင်းမှာ အမှတ်(၁) ဆည်တည်ဆောက် စဉ်ကာလက ငါးငါးကဲ့သို့ ဆောင်ရွက်မှုများ ရှိထားသောကြောင့် ဖြစ်သည်။

“အရင်က စစ်သားတွေမရောက်လာခင်က ကျေမတစ်ယောက်တည်း ကိုယ်ခြုံထဲ သွားတာပဲ။ အခုတော့ လယ်တံခါးထဲ၊ ရွှေးထဲ တစ်ယောက်တည်း မသွားရတော့ဘူး။ မိတ်ဆွဲတွေဆိုလည်း သွားမလည်းရတော့ဘူး။ တစ်ခါတေလ စစ်သားတွေက မတော်တလျော် လုပ်နိုင်တယ်။ အမျိုးသမီး တွေကို လိုင်အရတော်ကားမော်ကား လုပ်နိုင်တယ်လဲ။ (အသံခံ တအာင်းအမျိုးသမီး တစ်ဦး)



စစ်ပွဲများစတင်ဖြစ်ပေါ်လာပြီး၊ ဆည်တည်ဆောက်ရေးစီမံကိန်း ယာယိရပ်ဆိုင်းထားခြင်း။

၂၀၁၁ ခုနှစ်၊ ဇန်လ အစောင့်းတွင် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) နှင့် မြန်မာအစိုးရ စစ်တပ်အကြေား ကချင်ပြည်နယ်တွင်းရှိ ရေအားလွှာပိစစ်စီမံကိန်း တစ်ခုအပေါ် အကြောင်းပြု၍ လက်နက်ကိုပို့စိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပါသည်။ ငါးတိုက်ပွဲများသည် များမကြောမိပင် ရှမ်းပြည် နယ်အတွင်း ကူးစက်ပုံပွဲများလာခဲ့ပြီး၊ ရွှေလီဆည် အမှတ်(၁) နှင့် (၂) အနီးတွင် အနီးစရိတ်ပတ်က ကျောထောက်နောက်ခံပြုထားသည့် ပြည်သူစစ်လက်နက်ကိုပို့ဆောင်ရွက်ခဲ့ပါသည်။ KIA တပ်ဖွဲ့များ ဇန်လ ၁၅ ရက်နောက် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ တရာတ်အင်ဂျင်နီယာများနှင့် လုပ်သားများမှာလည်း တိုက်ပွဲများမှာကြောင့် တရာတ်နိုင်ငံသို့ ပြန်သွားခဲ့ပြီး၊ ဆည်တည်ဆောက်မှုများလည်း ရပ်ဆိုင်းနေခဲ့သည်။ တရာတ်လုပ်သားများက ပြန်လည် ထွက်ခွာသွားသည့်အချိန်တွင် အေသံပြည်သူများကို ပြောပြရန် သူတို့အနေဖြင့် မိုးရာသီအကုန် (နိုဝင်ဘာလခန်း) တွင် ပြန်လာမည်ဟု ပြောဆိုခဲ့ကြသည်။

သို့သော်လည်း ယနေ့တိုင် တရာတ်လုပ်သားများ ပြန်လာနိုင်ခြင်း မရှိသေးဘဲ၊ အေသံခံပြည်သူများမှာလည်း နောက်ထပ်တိုက်ပွဲများ ဖြစ်ပေါ်လာမည်ကို စိုးစွဲနေကြရပါသည်။ ယခုအခါ အေသံအတွင်း မပိုမ်းချမ်း နိုင်သေးဘဲ ရှိနေပြီး၊ အမှတ် (၂) ဆည်တည်ဆောက်မည့်နေရာသို့ စစ်တပ်၏ ခွင့်ပြုချက်မရှိပါက မည်သူမျှ ဝင်ရောက်ခွင့် မရှိပေါ်အေသံခံပြည်သူတစ်စီးက ပြောပြရာတွင် ပေါ့ပြုရာတွင်

“ရွှေလီ အမှတ် (၁) ဆည် အီးအနားမှာ ကျနေစိုးတိုက်ပြုဖြစ်တဲ့ အသံတွေကြားရ တယ်။ အဒီပြီးတဲ့နောက် ဆည် အမှတ် (၂) နေရာမှာ လာလုပ်ကိုင်နေကြတဲ့ တရာတ်အလုပ်သမားတွေ၊ ကျမ်းကျသုတေသန လည်း တရာတ်ပြည်ကို ပြန်ကုန်ကြတယ်။ အောက်လုပ်ရေးလုပ်နှင့်တွေလည်း ယာယိရပ်ဆိုင်းထားလိုက်တယ်။ အေသံလုပ်သားတွေလည်း သူတို့အံ့မို့ သူတို့ပြန်ကြတာ ပေါ့” ဟု ဆိုသည်။

အကယ်၍ ဟွာနှင်းကုမပ္ပနီနှင့် အေးရွားဝေါလ်ကုမပ္ပနီတို့က ဤသို့သော ပဋိပက္ခကွဲ အခြေ အနေအောက်တွင် ရွှေလီအမှတ်(၂) ဆည်ကို ဆက်လက်တည်ဆောက်ကြမည် ဆိုပါက၊ ဆည်လုံခြုံရေးအတွက် စစ်တပ်များတိုး၍ ဆလွှာမည်မှာ ကျိန်းသေနေပါသည်။ သို့စိုးလျှင် ထပ်တိုး၍ မြေသိမြေသိမြေတို့ကိုလုယ်ကုများ၊ အခြားသော လူအခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ တိုး၍ ကြော်တွေ့ရဖွယ် ရှိနေပါသည်။



ကချင်စစ်ပြုးဒုက္ခသည်များ



ရွှေလီရေကာတာ အမှတ်(၃) ကြောင့်ရေလွှမ်းမည့် နိုင်ပျိုးခြီးတစ်ခြီး

### ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ် စီမံကိန်း

ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ် စီမံကိန်းကို မိုးမိတ်မြို့နယ်အတွင်းတွင် တည်ဆောက်မည့်ဖြစ်ပြီး ဤနေရာတွင် စိမ်းလန်းနေသည့် မြစ်မီးရောင်သစ်တော့များ၊ ရွှေဝါရောင်လယ်ကွင်းများကို လှပစွာ မြစ်ဖြတ်သန်းစီးဆင်းသွားသည့် နေရာလည်း ဖြစ်သည်။ ကွန်းသစ်နှင့် အခြားသစ်မာများလည်း ဤနေရာတစိုက်တွင် ပေါက်ရောက်နေကြသည်။ ဆည်တည် ဆောက်မည့်ဆိပါက အထက်ပိုင်းရှု ကျေးရွာ ၂၀ ခန့်နှင့် ဆည်အနီး အောက်ပိုင်းရှု ရွာ-၄ ရွာမှာ ရွှေပြောင်းကြရမည် ဖြစ်ပါသည်။ (မြေပုံကို ကြည့်ပါ။)

လိုင်ရာကျေးရွာနှင့် ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ်စီမံကိန်း အကြားတွင် ကျယ်ပြန့်သည့် လွင်ပြင်ကြီးရှိပြီး၊ သစ်တော့များ၊ အခြားသစ်မာများ ပေါက်ရောက်နေကြရသည်။ မိုးကျေးရွာတွင် တောင်ကျေခေါင်းရေမှ သောက်သံးရေလုံးလောက်စွာ မရနိုင်ခြင်းမကြောင့် ရွှေလီဖြစ်ရေကိုသာ ကျေးရွာလူထုများက မြှုနိအားထားနေကြရသည်။ မြစ်အနီးကျေးရွာအများရှု လူထုများက စိုက်ပျိုးရေးလုပ်ငန်း၊ ပါးဖမ်းခြင်း၊ အမဲလိုက်ခြင်းတို့ဖြင့်သာ အားထားရှင်သန်နေကြရသည်။ လူထုအများက မိုးမိတ်မြို့သို့ သွားရောက်ရန်၊ ကျေးရွာတစ်ရွာနှင့် တစ်ရွာ ကူးလူးသွားရောက်ရန် ပင်မလမ်းမကြီးများနှင့် ရုံဖန်ရုံခံ ရေလမ်းကိုအသုံးပြုနေကြရသည်။

**ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခြင်း။**

၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန နှင့် ဆွဲတော်နိုင်ငံမှ ကိုလန်ကို စွမ်းအင် အင်ဂျင်နီယာ ကုမ္ပဏီ (Colenco Power Engineering) ၏ အမှုဆောင် ဒု-ဥက္ကဋ္ဌဗွဲ့ မစစ္စတာယန်းရန်ဆွဲသဲလင်း (Mr, Jean Francois Belin) တို့ အမှတ် (၃) ရွှေလီရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန် အကြံးပေး ဝန်ဆောင်မှု လုပ်ငန်းများအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခြေပါသည်။ လျှပ်စစ်စွမ်း အင်ဝန်ကြီးဌာန၏ အဆိုအရ ယခုစီမံကိန်းမှုနေ့၏ ၁၀၅၀မဂ္ဂါဝိထုတ်လုပ်နိုင်မည် ဖြစ်ပြီး၊ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၅ တွင် အဆုံးသတ်နိုင်မည်ဟု ဆိုပါသည်။

### **စစ်သားများ ဝင်ရောက်နေရာချုပ်ခြင်း**

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးသည့်နောက်တွင် မိုးမိတ်အခြေစိုက် ခြေမြန်တပ်ရင်း (မဟရ)- ၃၀၂ မှ စစ်သား ၂၀ ခန့် ဆည်တည်ဆောက်မည့်နေရာသို့ လျှို့ဝှက်မှုပါ ရောက်ရှုလာကြသည်။ ငါးတို့က စစ်ဆေးရေး ဂိတ်စခန်းများ ဖွံ့ဖြိုးပြီး အနီးအနားရွှေများမှ သွားလာမှုများကို စစ်ဆေးကြသည်။ ကျေးရွှေလူထုများမှာ စစ်သားများကို ရွောကြွင်း သွားလာနေကြရသည်။ အကြောင်းမှာ စစ်သားများက ရွှေသားများကို ပြီးခြောက်အကျင်းကိုင်၍ ငွောကြွေးတောင်းခံလေ့ ရှိသောကြောင့် ဖြစ်သည်။

### **ရွှေလီအမှတ်(၃) ရေအားလျှပ်စစ်စီမံကိန်းနေရာသို့ လမ်းအတွက် မြေများ သိမ်းပိုက်ခြင်း**

မိုးမိတ်မြို့မှ အမှတ်(၃) ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်နေရာသို့ လမ်းသစ်များ ဖောက်လုပ်ခြင်းကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပြီး၊ အကွာအဝေးအားဖြင့် ၁၂-နိုင်ငံခန့်ရှိပါသည်။ အသံခံပြည်သူများ၏ အဆိုအရ ထူးကုမ္ပဏီနှင့် အေးရှား ပေါင်တို့က လမ်းဖောက်လုပ်မှု တွင် ပါဝင်ပတ်သက်နေကြပြီး၊ ငါးတို့ကလမ်းဖောက်လုပ်ရာ အသအတွင်းမှ သစ်များကိုလည်း ခုတ်ယူထုတ်လုပ်နေကြသည်။



မိုးမိတ်မှ ရွှေလီအမှတ် (၃) သို့ ဖောက်လုပ်ထားသည့် လမ်းသစ်



ရေကာတာအမှတ်(၁) ရှိုက်မပွန်းယဉ် အသုံးအဆောင်စစ္စည်း သိလျောင်ရုံ

“ကုမ္ပဏီတွေက ကျနော်တို့ကို ဘာမှ မပြောပြုဘူး။ ဘူတို့က ကျနော်လယ် တစ်ကောလောက်ကို လျော်ကြေးမပေးဘဲ မျက်ခါးမျက်ကြောတယ်။ ကျနော်မှာ လယ်လုပ်စာရွှေ့ ကေနည်းနည်းပဲ ကျန်တော့တယ်။ အခုလမ်းသစ်ဖောက်တာကြောင့် ကုန်တဲ့ မိသားနဲ့တွေ့လည်း ပါးကွေးတွေ့ ဟင်းသီးဟင်းရွက်ခြောတွေ မျက်ခါးခြောတယ်” (အသက် ၆၄-နှစ်ရှိုး တအာင်း လယ်သမားတစ်ဦး)

ယခုအချိန်တွင် ကျေးရွာဘုရား၊ ကျေးတောင်၊ ရွှေအော်ကျေးရွာများ၊ ရှိုက်များ၊ ရွှေအန်းထံမှ လယ်ကွင်းများ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထားသည့်ခြောများ၊ ရှင်ရွှာ ပိုင်သစ်တော်များကို သိမ်းပိုက်ယူငော်ခြောမြို့ဖြစ်သည်။ သိမ်းယူခံရသည့် မြေကွက်များတစ်နှစ်ဦး၏ တစ်ဝါက်ကို လျော်ကြေးပေးမည်ဟု အာဏာပိုင်များက ကတိထားရှိသော်လည်း၊ ယခု အချိန်ထိတိုင် မည်သည့်လျော်ကြေးငွေ့မျှ မရရှိဘဲရှိနေကြသည်။ ငါးကုမ္ပဏီများနှင့် အမှတ်(၁) လျှပ်စစ်စွမ်းအင်းနှင့်ဘာနက လမ်းတလျောက်ရှိ ငါးကျေးရွာ၊ ၃-ခုတွင် အလုပ်သမား တန်းလျားများနှင့် စက်ပစစ္စည်းများသိလျောင်ရာစခန်းကို ဆောက်လုပ်နေလျက် ရှိသည်။

အခြားလယ်သမားတစ်ဦးကလည်း စိတ်ထိခိုက်စွာဖြင့် လာမည့်နှစ်တွင် သူ၏မိသားစု ဆက်လက် ရှင်သန်မည်ကို မသိတော့ကြောင်း ပြောပြုခဲ့သည်။

“ကျနော်မှာ လယ် ၁၅ကေပါ စိုင်ပါတယ်။ ကျနော်မိသားစု လုပ်ကိုင်စားလို့က ဒီမြေကွက်ကလေးအပေါ်မှာပဲ စိုးအားထား နေကြောတယာပါ။ အခုတော့ လမ်းဖောက်တာကြောင့် ကျနော်လယ် တော်တော်များများကို စိုက်လို့မရတော့ဘူး ဖြစ်သွားပြီ။ အခု ကျနော်နဲ့သားစု စားနေကြောတာက အရင်နှစ်က ကျန်နေတဲ့စပါ့နဲ့ စားနေကြောတာပါ။ အခုဟာ ကုန်စွားရင် နောက်နှစ် ဘယ်လိုအသက်ဆက်ရမယ်တော် မသိတော့ပါဘူး” ဟု ပြောပြုခဲ့သည်။

## အမေမွှန်ရာ ပြောင်းရွှေစေခြင်း

၂၀၁၀ ခုနှစ်၊ အောက်တိဘာလတွင် ဒေသခံအာဏာပိုင်များက ဆည်တည်ဆောက်မည့်နေရာ အထက်ပိုင်းရှိ ကျေးရွှား-ခုမှ လူထုများကို တစ်အီမီတစ်စီးထိ ချက်ချင်းလာရောက်ရန် အစဉ်းအဝေး ဆင့်ခေါ်သည်။ အစဉ်းအဝေးတွင် မိုးမိတ်ဖြူမှ အာဏာပိုင်တစ်စီးက ကျေးရွှာအားလုံးအနေဖြင့် လာမည့် ၃-နှစ်အတွင်း ပြောင်းရွှေရမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ အစဉ်းအဝေးတွင် ပြောဆိုခဲ့သည်ကို အောက်ပါ အတိုင်း ပြန်ရှင်းပြသည်။

“ဆည် အမှတ် (၇) တည်ဆောက်မှုကို အစိုးရကုမ္ပဏီ အေးရွှားပေါင်က လုပ်လိုစ်မယ်။ အခုထည်ကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ အထူးလိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား ထုတ်ဖို့ပဲ။ ဒါကြောင့် မိုးမိတ်ဖြူနှစ်ယ်ထဲ ရှိတဲ့ မြစ်အနီးက ကျေးရွှာလူထွေ ပြောင်းရွှေအခြေခံရောက် မိုးမိတ်အနားမှာ ပါ၍လေးထားတယ်။ ကျော်စို့ ၃-နှစ် အတွင်း ပြောင်းရွှေပေးကြောရမယ်။ အထက်လူတိုးတွေ ပြောတာက ဆည်အထက်ပိုင်းက ကျေးရွှာတွေ ရော့လိမ်းခံရလို့ မယ်လို့ ပြောတယ်” (မိရိုကျေးရွှာမှ ရွှာသားတစ်ဦး၏ ပြန်လည်ပြောပြချက်)

ကျေးရွှာလူထုများမှာ ဤကြောကြောချက်အပေါ် အံ့ဩဝါမ်းနည်းတိုက်လုပ်ကြသလို ယူခဲာခါ သူတို့၏ အနာဂတ်အတွက်ပါ စိုးရိမ်လာကြသည်။ အာဏာပိုင်များက နေရာသစ်စိစိုးပေးမည်၊ လျှပ်ကြေးအချို့ပေးမည်ဟု ဆိုသော်လည်း၊ ကျေးရွှာ လူထုများမှာ အမှန်တကယ်ဖြစ်လာမည်—မဖြစ်မည်ကို မသေချာကြပေ။ သူတို့က နေပ်ရင်းမှ မရွှေပြောင်းလို့ ရှိနေကြသည်။ ဆည်စိမ်ကိန်းကြောင့် လူထုများ၏ အထွင်အမြတ်ထားရာ နေရာများ၊ ရန်စိမ်ပြုပ်သွားမည် ဖြစ်သောကြောင့်လည်း ဒေါသဖြစ်နေကြရသည်။ မည်သို့သော စိုးရိမ်ပုန်မှုများနှင့် လိုလားချက်များ ရှိနေသည်ဖြစ်စေ အာဏာပိုင်များကို စောဒကတ် ပြောဆိုရန်နှင့် ဖြို့စိုးနိုင်ရန် အလုန်အမင်းခက်ခဲသည်ကိုလည်း သူတို့ကသိနေကြသည်။ အစဉ်းအဝေးတွင် စစ်သားများရှိနေသည့်အတွက်ကြောင့်လည်း သူတို့၏အသိကို ထုတ်ဖော်ပြောဆိုရန် ကြောက်နှင့်နေကြသည်။

“တစ်အီမီကနေ လူတစ်ဦးအစဉ်းအဝေးတွင် တို့တို့တွေက ကျေးရွှာလူထွေကို ပြောင်းရွှေ အမိန့် ပေးလာတယ်။ အာဏာပိုင်တွေကတော့ စိုးမိတ်အပြင်ဖက်မှာ နေရာအသစ် စိစိုးပေးမယ်လို့ ပြောတယ်။ ကျော်က အမိန့် အသစ်ဆောက်ပြီးစပိတော့ ပြောင်းရွှေ အိမ်တာ စိစိုးသားရှိ ခေါ်လာတယ်။ အခုတော့ ဆောက်ထားတဲ့ အမိန့်တို့ ပြန်ဖျက်ရတော့မယ်။ အစိုးရကတော့ အမိန့် ခမြေတွေကို တန်ဖိုးရှုတစ်ဦး လျှပ်စိုးပေးမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ကျော်က လျှပ်စိုးပေးမယ်ဆိုတာ လုံးဝမယုံဘူး” (မိရိုကျေးရွှာမှ တအာင်းရွှာသားတစ်ဦး)

“ဘုန်းကြီးက ဒီနေရာမှာ နေလာတာ ဘု-နှစ်ရှိပြီ။ ဆည်ဆောက်တဲ့အခါ ဘုန်းကြီးကျောင်းတွေ ဘုရားစော်စော်သာမက ဘူး၊ ဘုန်းကြီးတို့တို့ တတွေလည်း တခြားရွှာသားတွေနဲ့ အတူ ပြောင်းရွှေကြရမယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။” (ဆည်ကြောင့် ထိခိုက်နှစ်နာရသည့်ဒေသမှ ရဟန်းတစ်ဦး)

“ကျေးရွာသားတစ်ဦးကလည်း သု၏အမြင်ကို ပြောပြသည်။ ကျေနော်မွေးလာကတည်းကျွဲဖြစ်ရော်ရော်သော်ဖြူး ဒီရွာများ ကြီးပြုးလာတာ၊ ကျေနော်သက်မွေးဝမ်းကျောင်းနေရာ လည်း တံငါးအလုပ်၊ ဒီမြစ်ကိုပဲ ဖို့စိန်ရတာ။ မကြောသေးမီက မိုးမိတ် အာဏာပိုင်တွေခံက အမိန့်စာတွက်လာတော့ လာမယ့် ၃-နှစ်အတွင်း ပြောင်းရွှေကြေရမယ် ပြောတယ်။ လူတွေက ကြောက်တော့ ဘယ်သူမှ စောဒကဗောက်ရဲကြေား။ ကျေနော်က တော်မာရာကို မပြောင်းချင်ဘူး။ ပြောင်းပြီးတဲ့အခါ သက် မွေးဝမ်းကျောင်းကိစစ္စ ဘယ်လို ဆင်လုပ်စားရှုမယ်လည်း မသိဘူး။ ဘယ်လို ပိုက်ဆံရှာ အသက်ဆက်ရမယ်လည်း မသိ တော့ဘူး”ဟု ဆိုသည်။

အာဏာပိုင်များက ပြန်လည်နေရာချထားမည့် ကျေးရွာကို မိုးမိတ်မြှုပြန် အမှတ် (၃) ဆည်အကြားတွင် တည်ဆောက်ပေးမည်၊ ယခုအခါ သစ်တော့များ စတင်ရှင်းလင်းနေပြီဟု ဆိုသည်။ သို့သော်လည်း ကျေးရွာလူထုများ ပြောင်းရွှေအခြေချလာသည့်အခါတွင် ရွှေအော် အုန်းကျော်သစ်၊ ကူးနှစ်မြိုင်း၊ ကျူးဘာစသည့်ရွာ့နီးချပ်စ် ကျေးရွာမှလူထုများနှင့် မြေယာကိစ္စ အငြင်းပွားရဖွယ်လည်း ရှိနေသည်။

ရေလုံးဝ လွှမ်းပိုးနှစ်မြှုပ်ခံရမည်ဖြစ်၍ ပြောင်းရွှေရန် အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သည့် ကျေးရွာ ၅-ခု အပြင် မိုးမိတ်မြှုပြန် ရွာအများကုန်သွယ်နောက်သည့် ပင်လလင်းမပြေားလည်း ရေနှစ်မြှုပ်ခံရမည် ဖြစ်သည်။ ငါးလမ်းကို အမိုပြု၍ လက်ဖက်၊ ဆန်၊ ဆီ၊ ဆား၊ ကြိုက်သွန်များ ကုန်သွယ်နောက်သည့် အခြားရွာ ၅-ရွာမှလည်း နှစ်နာကြေရမည် ဖြစ်သည်။ ကုန်များကို ပို၍ ဝေးကွာသည့် မိုင်းတုန်မြှုမှ





ရေကာတာ အမှတ် (၃) ကြော့ခု ရေလွှမ်းခံရမည့် ဒွာတစ်ရွာ။ ရေလွှမ်းနီးသွားမည့်  
အထူတ်အမြတ်ထားသော စေတိပုစ္စီးများနှင့် ဘုန်းကြီးကျောင်းများ


ဝယ်ယူကြရမည်ဖြစ်ပြီး၊ သွားလာရေးလမ်းကြောင်း ပိတ်ပင်သွားသည့်အတွက် ပို၍အက်အခဲ  
များလည်း ကြံ့တွေ့ရဖို့ ရှိနေသည်။

“အဘက်ဖိန်ရာမှာ အဘိုးအသွားတွေ့ လက်ထက်ကတည်းက နေလာတာ။  
အခုတော့ အစိုးရက ဆည်လာဆောက်တော့မယ်။ သုတို့က ဒွာကလူတွေကို  
အိမ်တွေ ပြောင်းရွှေ့ခို့ အဓမ္မဖိန်းနေဖြူး။ သူတို့နဲ့ အေးအေးပြောဆိုလည်း ရရှိ  
အကြောင်းမရှိဘူး။ အဘက အင်မတန်စိတ်ပျက်တယ်။ အသံအာဏာပိုင်တွေက  
အဘကရိုလည်း အတင်းအကျပ် ပြောင်းရွှေ့ခို့နေဖြူး။ အိမ်တွေ၊ လက်ဖက်ခေါ်တွေ၊  
စပါးခင်းတွေ၊ တခြားစိတ်ပျိုးစာလို့ရတဲ့ မြေတွေကို သယ်သွားလို့ရတာမ  
ဟုတ်ဘူး။ သူတို့ပြောတာက မိုးမိတ်မှာနေရမယ်ပြောတယ်။ ဒါပေမယ့် အဘကဲ့  
မိသားစုက အဲဒိုကိမပြောရေးချင်ဘူး။ အခုအချိန်တော့ ဒီမှာပဲဆက်နေဖြူး  
တကယ်လို့ ရောက်လောက် တောင်ပေါ်ကို ရွှေ့ပြီးနေတာလဲ့” (နားရုံးကျေးရွာ  
မှ တအာင်းမိသားစု တစ်စု)

**ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ်မံကိန်းကြောင့် ရေလွှမ်းခံရမည့် နဲ့**


စဉ်	ကျေးရွာများ	အော်ထောင်စုများ	လူဦးရေ	တိုင်းရုံးသားလုပ်း
ကျေးရွာများ ရေလွှမ်းခံရမည်ဖြစ်၍ ၂၀၁၃ ခုနှစ် နောက်ဆုံးထား၍ ပြောင်းရွှေရန် အမိန့်ထုတ်ထားပြီး ဖြစ်သည်။				
၁	မြို့	၂၅၂	၁၇၀၄	တအောင်း၊ ရှမ်း၊ ဗမာနှင့် ကချင်
၂	နားရုံ	၅၆	၂၄၃	တအောင်း၊ ရှမ်း၊
၃	နားရား	၈၀	၄၈၀	တအောင်း။
၄	မိုးကတ်	၆၀	၃၆၅	တအောင်း၊ ရှမ်း နှင့် ဗမာ
၅	နားဆောက်	၁၀၀	၆၄၈	တအောင်း၊ ရှမ်း
ကုန်သွယ်လမ်းများ ရေလွှမ်းခံရမည်။ လယ်မြေများနှင့် သစ်တော့များ ဆုံးဖြတ်။				
၆	မြှုစ်ဆုံး	၂၃၀	၁၅၆၈	တအောင်း၊ ရှမ်း နှင့် ဗမာ
၇	ပန်းတင်း	၇၀	၃၉၅	တအောင်း
၈	ဆိပ်	၉၀	၅၃၅	တအောင်း၊ ရှမ်း၊
၉	မန်ပြိုန်း	၉၀	၅၄၆	တအောင်း၊ ရှမ်း
၁၀	မန်ဆွန်း	၅၀	၂၈၇	တအောင်း၊
၁၁	ပန်းတိုန်း	၇၇	၄၆၀	တအောင်း၊ ရှမ်း၊ ကချင်
၁၂	ပန်းဘိုန်း	၆၇	၃၂၃	တအောင်း၊
၁၃	ပန်းကား	၅၀	၂၉၇	တအောင်း၊ ကချင်
၁၄	ကွာတ်ကုန်	၂၃	၁၇၆	တအောင်း၊ ရှမ်း၊ ကချင်
၁၅	ဘုတ်ဖွဲ့	၅၅	၂၂၄	တအောင်း၊
လမ်းပေါက်လပ်ဇားနှင့် လျှော့ထားသည့် ပြန်လည်နေရာချုပ်သေးရေး စခန်းများကြောင့် ပြောဆုံးရမည်။				
၁၆	ရွှေဇာလီ	၈၄	၅၀၇	တအောင်း၊ ရှမ်း
၁၇	အုပ်းကျောသစ်	၁၈၅	၁၂၀၀	တအောင်း၊ ရှမ်း နှင့် ဗမာ
၁၈	ကျူးဗာ	၄၆	၂၇၀	တအောင်း၊ ရှမ်း
၁၉		၆၆	၂၉၀	တအောင်း၊
၂၀	နားယုတ်	၅၈	၂၄၆	တအောင်း၊ ရှမ်း နှင့် ဗမာ
	ကူးနစ်မြိုင်း	၁၈၇၆	၁၁၀၉၀	
	စုစုပေါင်း			

## ရွှေလီ ရေကာတာ အမှတ် (၂) နှင့် (၃) စီမံကိန်းကြောင့် ခန့်မျိန်းခြေရေလွှမ်းမည့် အသများ



ရေကာတာအနီးတစ်ဦးရှိ ခန့်မျိန်းခြေ ရွှေပြောင်းလုပ်မြေနေရာများ

အမှတ် (၃) ရေကာတာကြောင့် ခန့်မျိန်းခြေ ရေလွှမ်းနိုင်မည့် မြေယာများ



အမှတ် (၂) ရေကာတာကြောင့် ရေလွှမ်းမည့် မြေယာများကို နောက်ဆက်တွဲတွင်ကြည့်ပါ

သယ်ယူရန် စောင့်ဆိုင်းနေသာ သစ်များ



### ရွှေလီမြစ်ကြောင်းတလျောက် သစ်ထုတ်လုပ်ငန်းများ

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလနှင့် ၂၀၁၁ ခုနှစ်၊ မေလအကြား မြို့က်သွေရာသီတွင် ရွှေလီမြစ်ကြောင်းတလျောက်၏ တရုတ်နှင့် မြန်မာလုပ်ငန်းရုံများက ကွွန်းသစ်၊ ကိုနိနှင့် အခြား သစ်မာများကို အကြိုးအကျယ် ပရ်မာတာ ထုတ်ယူနေခဲ့ကြသည်။ ထပ်ကားကြီးများပြင့် သစ်လုံးကြီးများကို တရုတ်နှင့်အတွင်းသို့ နေ့စဉ်နှင့်အာမျှ သယ်ဆောင်နေကြရာ၊ ယခုအခါ ရွှေလီအမှတ် (၃) ရေအားလုပ်စစ်မံကိန်းအနီး၍ အရေးပါသည့် သစ်တောာကြီးများမှာ ကုန်သလောက်ရှိနေပြီ ဖြစ်သည်။ မြန်မာစစ်ခေါင်းဆောင်များနှင့် နီးစပ်သည့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းကြီးများ ဖြစ်သည်။ အေးရားပေါ်လှုပ်နည်း ထူးသစ်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ကလည်း မိမိတိမ္မ ဆည်တည်ဆောက်မည့်နေရာသို့ လမ်းကြောင်းသစ် ဖောက်လုပ်လျက်ရှိရာ ငါးတို့ကလည်း သစ်များကို အကြိုးအကျယ် ထုတ်လုပ်နေကြသည်။

“ရွှေလီ အမှတ် (၃) ဆည်ရေရာမှာ ဂုဒ္ဓအတော်များများက ကျွန်းသစ်တွေ ခုတ်ယူနေကြတယ်၊ သူတို့က တောထမာ စက်တွေ၊ ဆင်တွေသုံးပြီး သစ်တွေကို လမ်းမကြီးပေါ် ဆွဲထုတ်လာတယ်။ တစ်ခါးတောလေဆိပ်ရင် တစ်နှေ့ကို ထရပ်ကား အစီး ၄၀-၅၀ ကျော်လောက် စက်ရှုတည်မပုံးနေရာကနေပြီး တရုတ်ပြည်နယ်စပ်ကို သစ်တွေ နီးထုတ်နေကြတယ်။ ကုမ္ပဏီကားတွေက ရှုခြေးအတွေ့အုပ် ရှုကနေမောင်းကြပြီး၊ သူတို့က စာရွက်စာတမ်းကိစစ်တွေ၊ စတ်ကြွေးတွေ ကြိုတ်ညိုနိုင်းပေးကြတယ်။ ဒါမူပဲ စစ်ဆေးရေးရိတ်တွေကို အနောင့်အယူကိုမရှိ အဖိုးသစ်ကားတွေ ဖြတ်သွားနိုင်ကြမှာ ဖြစ်တယ်။” (နမ့်ခိုးရှိ ထရပ်ကားပိုင်ရှင် တစ်ဦး)

မြန်မာစစ်တပ်ဖွဲ့များက အမှတ်(၃) ဆည်ဆောက်လုပ်မည့်နေရာနှင့် တရုတ် နိုင်ငံနယ်စပ်အကြား ငါးတို့ထိန်းချုပ်ရာနေရာများမှ ဖြတ်သန်းသွားသည့် ထရပ်ကားများထံမှ လာဘ်ဇူးများ တောင်းခံတတ်ကြသည်။ မဟရ(၃၀၂)၊ (၁၃၀)နှင့် (၁၄၄) တို့မှ ဒေသခံစစ်သားများအပြင် နမ်းခြားနယ် မန်ဘုံးပန်းဆေးဒေသရှိ စစ်အစိုးရကျောထောက်နောက်ခံပြုထားသော ပြည်သူ့စစ် လက်နက်ကိုင် တပ်ဖွဲ့များမှ စစ်သားများသိတော့ရှာဝန်ထမ်းများကဲလည်း ရမ်းပြည်နယ် မြောက်ဂိုင်းတွင် သစ်ထုတ်ယူနေမှုအတွက် ထရပ်ကားပိုင်ရှုရှုများကို ဇွဲဥ္ဓာတောင်းခံတတ်ကြသည်။ သို့သော်လည်း တူးကုံမပုံကိုနှင့် တရုတ်ကုမ္ပဏီများမှာ အထက်အဘဏာပိုင်များထံမှ အထူးဖြတ်သန်ဆုံး လက်မှတ်များရရှိထားကြပြီး ဆည်တည်ဆောက်ရာနေရာမှ တရုတ်နိုင်ငံသို့ အနောက်အယုက် ကင်းကင်းဖြင့် ဖြတ်သန်းမောင်နှင့် နိုင်ကြသည်။

ရမ်းပြည်နယ်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာ အများအပြားမှသော်လည်းကောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းမှသော်လည်း ကောင်း လူအများက ယန်သစ်ထုတ်လုပ်သည့်နေရာများတွင် လာရောက်လုပ်ကိုင်နေကြပြီး၊ ဝင်ဇွေရှာဖွေနေကြသည်။ အချို့က သစ်ပင်ခုတ်ရှုံး၊ အချို့က ခုတ်ပြီးသားသစ်လုံးများကို ထရပ်ကားများပေါ်သို့ တင်ပေးကြရသည်။ အချို့က သစ်တောတလျောက် လုံ့ခြုံရေးစောင့်ကြပ်ပေးကြရသည်။ အခကြေးငွေ ကောက်ခံမည့်ရှုများ၊ စစ်ဆေးရေးဂိတ်များ ရှိလှုပ် သူတို့က ကြိုက်သတိပေးကြရသည်။ သစ်ထုတ်လုပ်ငန်းများတွင် လုပ်ကိုင်ကြသူ ဒေသခံများက ညအချိန်တွင် လုံ့ခြုံရေး အခြေအနေကို စောင့်ကြည်၍ သစ်လုံးများကို ထရပ်ကားပေါ် တင်ပေးကြရသည်။



မိုးမိတ်မြို့နယ်ရှိ သစ်တောဝန်ကြီး၏ သစ်မွာတ်ရ ဆိုင်းဘုတ်၊ သို့သော်လည်း ထိဒေသတွင်ရှိသော သမ်္တ္တားများကိုမှ သစ်ထုတ်လုပ်ပေးကုမ္ပဏီမှ ခုတ်ထွင်ထားပြီးဖြစ်သည်။



ကုမပ္ပနီများက အသတ္တင်းမှ  
ကျွန်းသစ်များကို ခိုးပူထုတ်လုပ်  
နေကြရင်

စီမံကိန်းမစတင်မိတ္ထု အမှတ် (၃) ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ  
 ဒေသခံလုပ်များအနေဖြင့် ပါကြယ်  
 ဝယ်ယူ သစ်တောအတွင်းမှ  
 ကွန်းသစ်ကိုခုတ်၍ ကျောင်းနှင့်  
 အမိများဆောက်လုပ်ရန် အသံပြု  
 နိုင်ခဲ့ကြသည်။ သစ်ကို စီးပွားပြု  
 ထုတ်လုပ်ခြင်းမဟုတ်ဘဲ ဒေသအသံး

အတွက်သာ ခုတ်ယူကြခင်းဖြစ်သည်။ “ကျေနောက်တို့ရှာမှာ ကျွန်းသစ်တော့ အများ အပြား ရှိပါတယ်။ ကျွန်းသစ်ပင်တွေကို ခုတ်ပြီး အိမ်တွေ၊ တိရိစ္တာနှင့်မွေးခြံခြေတွေ၊ ကျောင်းတွေ ဆောက်နိုင်ကြတယ်။ ကျွန်းအပေါင်းပြီးတွေကို ခုနှစ်ထားကြပြီး၊ အပင်ငယ်တွေလောက်ကိုပဲ အသုသုံးအတွက် ခုတ်ယူကြတယ်။ ဒါပေမယ့် စီမံခိန်းထဲ အချိန်ကတလို့ ကျွန်းသစ်ရောမ အပင်ကြီးတွေကိုပါ ကုမ္ပဏီတွေက စီးပွားဖြစ် အကြီးအကျယ်ခုတ်ယူနေကြပြီ။ ကျွန်းပင် ဆိုလို့ အပင်ငယ်ငယ်တွေပဲ ကျွန်းတော့တယ်။” (မိမိကျေားရှာ လူထုတစ်ပြီ)

မူးယစ်ဆေးဝါး လွတ်လပ်စာ သုံးစွဲခွင့်နှင့် စီမံခိန်း အုပ်စုတွင် ရောင်းဝယ်နေကြခြင်း

မြောက်ပိုင်းရှုမ်းပြည့်နယ်ရှိ နှစ်မေး၊ မိုင်းတုံ၊ နှစ်သန၊ မိုးမိတ်ဖြူနယ်များသည် မြောက်မာစစ်တပ်  
ထိန်းချုပ်မှုအောက်၌ ရှိနေကြသည်။ ဤအသေများတွင် ၂၀၁၁ ခုနှစ်မှစ၍ ဘိန်းစိက်ပျီးမှန်င့်  
မူးယစ်ဆေးပါး ထုတ်လုပ်မှု အကြီးအကျယ် တိုးတက်လာခဲ့သည်။ တအာင်းအသေများတွင်  
မူးယစ်ဆေးပါးများကို လွယ်လင့်တကူ ဖောက်ကားရောင်းဝယ်စိန်ကြပြီး၊ အထူးသေဖြင့်  
သစ်ထုတ်လုပ်ရာ နေရာများနှင့် ဆည်တည်ဆောက်စေရေးလုပ်ငန်းများ အနီးတို့က်တွင်  
ဤစိုး မူးယစ်ဆေးရောင်းဝယ်မှု ဖြစ်ပေါ်နေသည်။ တရာ်အလုပ်သမားများ၊ ထရိုက်ကား  
မောင်းနှင့်သူ ဒရိုင်ဘာများ၊ အသေခံလူငယ်များနှင့် ရွာသားများက စိတ်ကြဆေး ဘိန်းဖြူ  
ဘိန်းမဲများကို သုံးစွာနေကြသည်။ စိတ်ကြဆေးကို သစ်ထုတ်လုပ်ငန်း သွားရာလမ်းတလျောက်ကို  
ရွာတိုင်းဒီးပါးလောက်တွင် ဝယ်ယူရရှိစိန်ကြပြီး၊ အချို့သော တရာ်များနှင့် သစ်လုပ်ငန်းပိုင်ရှင်  
သူငွေးများကလည်း အလုပ်သမားများကို စိတ်ကြဆေး ထိုက်ကျေးလေ့ရှိကြသည်။ အသေခံအား  
ကာပိုင်များကလည်း မူးယစ်ဆေး ဖောက်ကားရောင်း ဝယ်ယူများနှင့် ပူးပေါင်းစီးပွားရေးရှားရှား  
နေကြသည်။

“လုအပါးပါးက ကျနော်ဆီကန် စိတ်ကြဆေးလာဝယ်ကြတယ်။ တစ်နှောက်စွဲကို ဆေးလုံး ချွဲ လောက်ရောင်းရပြီး၊ တရာ့နှောက်တွေဆိုရင် ပိုပြီး ရောင်းရသေးတယ်။ ကျနော်ရောင်းတာ ဆေးက ဂုဏ်ပိုးရှိတယ်။ ပါမေမယ့် ကျနော်ဆီကဆေးဝယ် တဲ့သူတွေက လုသိများတဲ့ မှုပေါင်ဆေးရာဇာ ပန်းဆေးကျော်မြင့် ဆီက

ထုတ်တဲ့စိတ်ကြဆေးပဲ ဝယ်တယ်။ အရည် အသွေးအပေါ် မူတည်ပြီး ကျပ် ၂,၀၀၀ လောက် ပေးရတယ်။ ကျနောက အာဏာပိုင်တွေကို အနှံ့အဖွဲ့များလှုပ်စုံ ဆေး ရောင်းချိနိစိုး တစ်လကို ကျပ် ၅၀,၀၀၀ ပေးရတယ်။ တစ်ခါတစေ ဒေသခံရတွေနဲ့ စစ်သားတွေလည်း ကျနော်ဆီမှာလာ ပြီး ဆေးသုံးကြတယ်” (မြို့မိတ်မှ ကချင်လျှမျိုးတစ်ဦး)

ဒေသခံ အာဏာပိုင်များက ဒေသခံပြည်သူများ မူးယစ်ဆေးဝါး အန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် မည်သို့မျှ အဓိပ္ပာဇာတ်ရှုရှင်ခြင်း မရှိကြပေး၊ မူးယစ်ဆေး ရောင်းဝယ်နေသူများကို သူတို့ ကိုယ်တိုင်သိသော်လည်း ဖမ်းဆီးခြင်းမပြုကြပေး။ ငါးအစားသူတို့၏အကျိုးအတွက် ငွေညာစ် တောင်းခံခြင်းသာ ပြုနေကြသည်။ မူးယစ်ဆေးရောင်းဝယ်သူများက ရဲများနှင့် စစ်သားများကို ငွေ့သို့မဟုတ် မူးယစ်ဆေးပေးလိုက်သည်အခါ သူတို့က မြို့/ရွာများထဲတွင် မူးယစ်ဆေးကို ပြန်လည် ရောင်းခြားကြသည်။ ငါးမြို့နယ်များတွင် တာဝန်ကျေနေသော ခု/စစ်သားအများအပြားမှာလည်း ကိုယ်တိုင် မူးယစ်ဆေးနဲ့နေ ကြသည်။ ပန်းတိုင်ကျေးရွာတွင် စခန်းချေနေသည့် မို့မိတ်မြို့ အခြေစိုက် စစ်တပ်မှ စစ်သားများသည် အရရက်မူးယစ် ဆေးမှုး ယစ်နောကြပြီး စခန်းသို့ ပြန်မလာဘဲ၊ တော့ထဲတွင် ရက်အတန်ကြာ လျောက်သွားနေတတ်ကြသည်။ စစ်တပ်များက သူတို့၏ ရဲတော်များကို တော့ထဲတွင် ရှာဖွေပေးရန် ရွာသားများကို အတင်းအကျပ် နိုင်းစေခဲ့ကြသည်။ ရွာသားများက ဤသို့ ရဲတော်ပျောက် ရှာဖွေပေးရသည့် ခရီးတွင် သူတို့၏ ကိုယ်ပိုင်ရာကာကွာများကို ကိုယ်တိုင်ယူငွေသွား၍ ရှာဖွေပေးခဲ့ကြရသည်။ ကျေးရွာသားများက စစ်သားဘတ်ဦးကို တော့နက်ထဲတွင် ရှာဖွေတွေ့ရှုသော်လည်း ဤသို့ ရှာဖွေတွေ့နိုင်ရန် အချိန် ၄-၅ရက် ခန့် ပေးခဲ့ကြရသည်။

ကျေးရွာလူကြီးတစ်ဦးက ပြောရာတွင် “သူတို့က ကျနော်အိမ်မှာ ၁၀-ရက်လောက် လာနေတယ်။ အကြောင်းက သစ်တွေသယ်တဲ့ ထာပ်ကားတွေကနေ အခွန်ကောက်စို့ပဲ။ သူတို့က အချို့ကားအရိုင်ဘာ တွေ့ရှိ ငွေအတင်းအကျပ်တောင်းတယ်။ အရိုင်ဘာတွေကလည်း ငွေမေပေးကြဘူး။ သူတို့က စိတ်ကြေားတွေ့ ဝယ်ပြီးတော့ ကျနော်အိမ်မှာ နေတိုင်းဆိုသလို သုံးနေကြတယ်။ ကျနော်လည်း သူတို့အပေါ် အင်မတန် စိတ်ခိုးတယ်။ ဒါပေမယ့် ဘာမှ ပြောလို့မရဘူး။ ကျနော်ကိုလည်း ကြက်သား၊ ဝက်သား နေ့တိုင်းလိုလို အတင်းအကျပ် ရှာဖွေချက်စိုးနှင့်နေတယ်”။



Photo by PWO

## အနည်းငယ်မျှသော အကျိုးရလဒ်များ

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရွှေလီအမှတ် (၂) နှင့် (၃) ရေအားလျှပ်စစ် စီမံကိန်းတို့ မှ ထွက်ရှိလာမည့် လျှပ်စစ်များကိုလည်း တရာတိနိုင်ငံသို့ တင်ပို့ရောင်းချမည်ဟု ယူဆရသည်။ အကယ်၍ ထွက်ရှိလာသည့် လျှပ်စစ်ကို မြန်မာနိုင်ငံအတွင်း ပြန်လည်အသုံးချမည်ဆိုသည့်တိုင်၊ ရွှေလီအမှတ် (၁) စီမံကိန်းတွင် ခံစားခဲ့ရသည့် အတွေ့အကြံအာရ ဒေသခံပြည်သူများအတွက် များများစားစား အကျိုးဖြစ်ဖွေ့ဖွေ မရှိပေါ်။ ရွှေလီအမှတ်(၁) ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား အများစုကို တရာတိနိုင်ငံသို့ တင်ပို့ရောင်းချပြီး၊ ကျွန်းဓာတ်အားကို မြန်မာနိုင်ငံအတွင်းရှိ စစ်တပ်ပိုင်စက်ရှိများ ဖြော်များ အနီးတိုက်ရှိရွှေကြေားတတ်နိုင်သူ အီမိုင်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများကိုသာ ရောင်းချခြင်း ပြခဲ့ကြသည်။

### ဆည်နေရာရှိ ကျေးရွာများ မောင်အတိ နေထိုင်နေရာခြင်း

ရွှေလီအမှတ် (၁) ရေအားလျှပ်စစ်စက်ရှုတည်ရှိရာ မန်တပ်ကျေးရွာသည် တာဘိုင်စက်များအားလုံးတိုင်ဆင် လည်ပတ်နေဖြီ ဖြစ်သည့်တိုင်၊ ယနေ့အထိ လျှပ်စစ်မီးမရရှိဘဲ ရှောင်အတိနေထိုင်နေကြရသည်။ ဆည်မှထွက်ရှိလာသည့်လျှပ်စစ်ကို ဘုန်းတော်ဖြီးကျောင်းနှင့် စစ်ခန်းကိုသာ အသုံးပြခွင့် ပေးထားသည်။ အချို့သော မိသားစုများက အငယ်စားရေအား လျှပ်စစ်ထုတ်စက်များ အသုံးပြကာ သူတို့အိမ်အတွက် ကိုယ်ပိုင်မီးရရှိနိုင်ကြသည်။ ဆည်တည်ဆောက်ပြီးစီးသည့်အခါ ယခင်သူတို့ မျှော်လင့်ချက်များ မည်မျှပျောက်ကွယ်သွားခဲ့ရသည်ကို ဒေသခံ အမျိုးသမီးတစ်ပြီးက ရှင်းပြသည်။

“ကျော်ရွာများ ဘုန်းဖြီးကျောင်းတစ်ခုပဲ လျှပ်စစ်မီး အလကားရတယ်။ အပောင်တုန်းက အာဏာပိုင်တွေပြောတာက စက်ရှုပြီးရင် မီးပြု-နာရီ ရစေမယ်ပြောခဲ့တယ်။ အဲဒါအချိန်တုန်းက ထင်တာ မီးရရှင်ရှုပ်ရှင်ကြည့်နိုင်ဖြီးဖြော်ပြီး ပျော်ရွှေခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ မျှော်လင့်ချက် ထွေ ပျောက်ကုန်ပြီ။ အစိုးအပေါ်မှာ ဘယ်တော့မှ မီးနို့နေလို့ မရဘူး။ ကိုယ့်ဘာသာပဲ အားကိုးရ တော့မယ်”။

အမောင်လွှမ်းနေဆဲ အမှတ် (၁) ရေကာတာမှ မီးကြီးလိုင်းများ ဖြတ်သန်းသွားသည့် ရွာတစ်ရွာ



## စစ်တပ်၊ စစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများအတွက်သာ လျှပ်စစ်ကို အသုံးပြုနေခြင်း

၂၀၁၂ ခုနှစ်တွင် နမေ့တူဖြို့နယ် မန်ဆန်ကျော့ချာတွင် အမှတ် (၁) ရွှေလီ ရေအားလျှပ်စစ်မိဂိန်းမှ ဓာတ်အားကို လားရှိုးမြို့ သို့ ဖြန့်ဖြူးနိုင်ရန် လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတစ်ရုံကို တည်ဆောက်ပြီးစီးပွားသည်။ ဤသို့ပို့လွှာတွင် ဓာတ်အားအများစုံ ကို စစ်တပ်ပိုင်စက်ရုံများနှင့် စစ်တပ်၏ ခွေမျိုးသားချင်းများသာ ခံစားခွဲ့ခြင်း ရှိခြေသည်။ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲကျင့်ပါ ချိန်ကာလတွင် ဗိုလ်ချုပ်မောင်မောင်ခွေ့က နမ်ဆန်ဖြို့နယ်ရှိ ပြည်သူများကို ရွှေးကောက်ပွဲအတွက် ကတိပေးရှုံး ရွှေလီ အမှတ် (၁) ရေအားလျှပ်စစ် စက်ရုံမှ လျှပ်စစ်ရှိခေါ်ပေးသည်။ သို့ သော်လည်း လျှပ်စစ်များကို စစ်တပ်ပိုင် လက် ဖက်စက်ရှိ J-၇၌ နှင့် စစ်တပ်နှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများ၊ လုပ်ငန်းများအတွက်သာ အသုံးပြုနေသေးသည်။

ရရှိသည့်လျှပ်စစ်များ ပုံမှန်မဟုတ်သလို၊ တတ်နိုင်စွမ်းသည့်အနီးအခ မဟုတ်ခြင်း  
မှုဆယ်နှင့် နမ်ခမ်းပြုနယ်များသည် ၂၉၉၀ ခုနှစ်များမှစ၍ အဖိုးအခ ချို့ယာသည့်ရေး နှစ်းဖြင့်  
တရာ်နိုင်ငံမှ လျှပ်စစ်ဝယ်ယူသုံးစွဲနိုင်ကြသော်လည်း၊ ရွှေလီအမှတ်(၁) ဆည်တည်ဆောက်  
ပြီးစီးသည့် အချိန်မှစ၍ ၂၀၁၀ ခုနှစ် ပြောလတွင် ငါးလျှပ်စစ်ဓာတ်အားပေးရုံမှ ထွက်ရှိသည့်  
ဓာတ်အားကိုယာ သုံးစွဲရန် အမိန့်ထိပ်ပြန်သည်။ သူတို့က ဒေသတွင်းမှ မိမိဘာသာ လျှပ်  
စစ်ထုတ်ယူအသုံးပြုနိုင် ကြသော်လည်း၊ ဝယ်ယူနေရသည့် လျှပ်စစ်များ ပုံမှန်မရရှိခြင်းနှင့်  
ဓားနှင့်ကြိုးမြင့်လွန်း ပြုး၊ အတင်းအကျပ် ကြေးများ ကောက်ခံနေခြင်း၊ မကျေမန်  
ပြောဆိုနေကြသည်။ လျှပ်စစ်ပုံမှန်မရရှိခြင်းကြောင့် လုပ်ငန်းများအနေဖြင့် အဆင်ပြောချေမှု့  
စွာ လည်ပတ်နိုင်စေရန် အတင်းအကျပ်တော်းခံသည့် ငွေကြေးများ ပေးနေကြရ သည်။  
မီးသုံးစွဲသူများက မိမိ၏ မိတာဘောက်ကို မိမိဘာသာ ဝယ်ယူတပ်ဆင်ကြရပြီး၊ မိတာဘောက်  
တစ်ခုလျှင် ကျပ် ၇ သိန်းခေါ် မတန်တေသနကြေးကိုလည်း ပေးကြရပါန်သည်။ အချို့မိသားစုများမှာ  
ဓားကြိုးမြင့်လွန်းသောကြောင့် မိတာဘောက်မပြောင်းဘ သည်အတိုင်းနေကြရာ မီးမရရှိနိုင်ဘဲဖြစ်  
နေကြသည်။ နမ်ခမ်းပြုနယ်တွင် မီးသားစုများက မိတာဘောက်များ လျောက်ထား ကြသော်လည်း  
သူတို့ကို မည်မှု တန်ရာတန်ဖိုးပြတ်မည်များ မသိရသေးဘ ရှိနေကြသည်။

“ကျော်တို့ တရာ်ပြည်က လျှပ်စစ်များတို့တွေ့က မိတာဘောက် ထိန်းသိမ်းခံပိုး ကုန်ကြံ့စရာ  
မလိုဘူး။ အခုတော့ ရွှေလီ ရေအားလျှပ်စစ်က မီးတို့ သုံးတော့မှ ကြေးငွေအမျိုးမျိုးတောင်းတာ  
ခံနေရတယ်။ မီးကလည်း ပုံမှန်မပြန်ဘူး။ ဘာဖြစ်လို့ သုံးနေရသလဲဆိုတော့ အတင်းအကျပ်  
သုံးခိုင်းတာကိုး” (ထုတ်လုပ်ရေး လုပ်ငန်းရိုင်ရှင်တစ်ဦး)

လျှပ်စစ်ရရှိ သုံးစွဲနေသူ နမ်ခမ်းပြု့နေ ပြည်သူတစ်ဦးကလည်း လျှပ်စစ်ဌာနဝန်ထမ်းများက ငွေညာ  
ခေါင်းပုံပြတ်နေပုံကို မကျေမန်ပါဖြင့် ဖော်ပြုပြောဆိုနဲ့သည်။

“ကျော့ချာလျှပ်စစ်ကော်မိတ်တို့၊ လျှပ်စစ်ဌာနဝန်ထမ်းတော်ကအကျဉ်းပျက်ခြေားကြတယ်။  
သူတို့က ရွာသားတွေ လျှပ်စစ်နဲ့ပတ်သက်လို့ ဘာမှမသိဘူးထင်နေကြတယ်။ သူတို့တောင်းတဲ့  
အပိုအခိုးအခေတ္တ မပေးရင်၊ အနီးရကပေးတဲ့ လျှပ်စစ်ကိုသုံးခွဲ့မှုဘူး ဖြစ်နေကြတယ်”  
(နမ်ခမ်းမြို့နေ ပြည်သူတစ်ဦး)

## နိဂုံး

ရွှေလီမြစ်သည် ပလောင် (တအာင်း) လျှော့တို့၏အသက်သွေးကြောပင် ဖြစ်သည်။ တည်ဆောက်ပြီး သည့် ဆည်နှင့် ထပ်မံတည်ဆောက်ပြီးမည့် ဆည်များကြောင့် အသခံလူထုများအတွက် အကျိုးအ ဖြစ် အနည်းငယ်များသာ ရှုံးပြီး၊ ဆိုးကျိုးများ စတင်ကြံ့တွေ့ခံစားနေကြရပြီ ဖြစ်သည်။ အကယ်၍ လျှောထားသည့် ရွှေလီမြစ်ပေါ်မှ နောက်ထပ် ဆည်(၂) ခုကို ထပ်၍ တည်ဆောက်မည့် ဆိုပါက၊ လူပေါင်း (၁၅, ၀၀၀) ခန့် တိုက်ရှိက် ထိခိုက်နစ်နာကြောရမည့် ဖြစ်ပါသည်။ လူပေါင်း (၃,၀၀၀) ခန့် ကိုလည်း ပြောင်းရွှေအခြေချရန် အမိန့်ထုတ်ဆင်ထားပြီး ဖြစ်သည်။ ဆည်တည်ဆောက်မည့် နေရာ အထက် ဂိုင်းရှိ လူနေအိမ်မြေား၊ အထွင်အမြတ်ထားရာ ဘုရားစေတီများ၊ ဘုန်းကြီးကျောင်းများ ရေလွှာများ၊ ခံခဲ့မည့် ဖြစ်သလို၊ လူအများ ဆိုဒိအားထားနေရသည့် တိုင်းရင်းပရအောင်များ ပေါက်ရောက်ရာ သစ်တော်များလည်း ရေလွှာများကြောရမည့် ဖြစ်ပါသည်။ ရွှေလီမြစ်၏ ဂေဟစံနစ် တစ်ခုလုံး ထိခိုက်ပျော်စီးမည့် ဖြစ်ပြီး၊ ဝါးမြတ်စားသောက်နေရာ၏ တံ့ရီများ၊ လယ်သမားများ၏ သက်မွေးဝမ်းကျောင်း လုပ်နောက်များအပေါ်တွင်လည်း ဖြစ်းခြားကိုမူ ရှုံးနေပါသည်။ ဆည်များနှင့်ပတ်သက်၍ သတ်းအချက်အလက်များလည်း အနည်းငယ်များသာ သိရှိရပြီး၊ ထိခိုက် နစ်နာရမည့် ပြည်သူများနှင့် တိုင်ပင်အကြံ့ရယူခြင်းလည်း မရှိပါ။ သဘာဝပတ်ဝန်းကျင်ထိခိုက် ပျော်စီးနိုင်ချေ အကဲဖြစ် စစ်ဆေးချက်များကိုလည်း လူသီရိပြေား ထုတ်ပြန်ခြင်း မရှိပါ။ ရွှေလီမြစ် ပေါ်တွင် နောက်ထပ်ဆည်များ တည်ဆောက်မည့်ဆိုပါက ငှုံးရေး ဝင်နေသည့် ပြန်မာနိုင်ငံ၏ ပင်မမြစ်တစ်စင်းဖြစ်သည့် ရောဝတီမြစ်၏ ရေးရေလာကိုလည်း ထိခိုက်စေပေါ်မှ မှုခြေစိုက်ပါသည်။

သို့အတွက်ကြောင့် တအာင်းကျောင်းသား လူယော်များအဖွဲ့ (TSYO)က တည်ဆောက်ရန် လျှောထားသည့် ရွှေလီမြစ်ပေါ်မှ ဆည်စီးကိုန်းများကို ရပ်ဆိုင်းပါရန် တောင်းဆိုအပ်ပါသည်။

## အကြံ့ပြုချက်များ

### တအာင်းပြည်သူများသို့

- စီမံကိန်းများနှင့်ပတ်သက်၍ ပို၍လေ့လာကြပါရန်နှင့် နောင်လာမည့် မျိုးဆက်များ အတွက် သဘာဝပတ်ဝန်းကျင် နှင့် ရွှေလီမြစ်ကို ပို၍ တောင်းကြပါရန်။
- မိမိတို့အခွင့်အရေးအတွက် အတုတေသန ရပ်တည်လှပ်ရှားကြပါရန်။

### တအာင်းအကျိုးသား ပါတီ (TNP) သို့-

- နိုင်ငံရေးပါတီတစ်ခုအနေဖြင့် လွှတ်တော်အတွင်း သင့်လျော်စွာရပ်တည်၍ တအာင်းပြည် သူများ လိုအပ်ချက်နှင့် ယခြားဖြစ်ပေါ်နေသည့် ရွှေလီဆည်များ၏ ဆိုကျိုးအကျိုးဆက်များ အပါအဝ် ကြံ့တွေ့နေရသည့် ပြဿနာများကို ဖြော်ပြန်ရေးအတွက် ငှုံးရေး ဝင်းကို တာဝန်ဝေါရားများကို ဖြည့်ဆည်းကြပါရန်။
- တအာင်းပြည်သူများနှင့် ပိုမိုကောင်းမွန်သည့်ဆက်ဆံရေး၊ ယဉ်ကျောင်းမှုကိုတည် ဆောက်၍ တအာင်းပြည်သူများ နေထိုင်မှုဗာဝါ၊ ဒေသခံ သက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ကူညီပုံးပေးပါရန်။

## **မြန်မာနိုင်ငံ စစ်အစိုးရသို့**

- ရွှေလီမြစ်ပေါ်တွင် တည်ဆောက်ရန် လျှာထားသည့် ဆည်စီမံကိန်းများကို ဖျက်သိမ်းပါ ရန်။ ငါးဆည်များနှင့် ပတ်သက်၍ မြစ်ပေါ်နေသည့် လူအခွင့်အရေးချိုးဖောက်မှုများ အားလုံး ရပ်ဆိုင်ပါရန်။
- စီမံကိန်းများတွင် ပို၍ပွဲလင်းမြင်သာမှု၊ ထိခိုက်ခံရ၍ နစ်နာမည့်ပြည်သူများနှင့် တိုင်ပင်အကြံ ရယူပြီး ငါးတို့တိမှ သိရှိနားလည်၍ ပေးသော သဘောတူညီမှု လိုအပ်နေပြီး၊ စီမံကိန်းများ မစတင်ကိုပင် ဆောင်ရွက်ထားရမည် ဖြစ်ပါသည်။ အစိုးရတစ်ခုအနေဖြင့် ငါး၏ ပြည်သူများကို ကာကွယ်ပေးရန် တာဝန်ရှိပြီး၊ လူအခွင့်အရေးချိုး ဖောက်မှုများ မကျိုးလွန် သင့်ပါ။
- သဘာဝအရင်းအမြစ်များကို အခြားနိုင်ငံများသို့ ရောင်းချွခြင်းဖြင့် ငါးတို့၏ အိတ်များ ငွေပြည့်တေးနေမှု၊ ပြည်သူ များအတွက် အကျိုးအမြတ် မဖြစ်စေမည့် လုပ်ရပ်များကို ရပ်ဆိုင်ပါ။
- ယုနာစီမံကိန်းများအတွက် သိမ်းယူထားသည့်မြေများကို နစ်နာရသူများထံ ပြန်လည်ပေး အပ်ပါရန်။
- တစ်နိုင်ငံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရန်။ တပ်ဖွဲ့များကို ပြန်လည်ရပ်သိမ်း၍ ဆက်လက်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်၏ ပြဿနာကို အပြော့နိုင်ရန် စစ်မှန်သော တွေ့ဆုံးနေ့များ ပြုလုပ်ပါရန်။

## **ဟုံဗ္ဗာနှင့် လန်းကာန်းကုမ္ပဏီနှင့် တရုတ်နိုင်ငံ အစိုးရသို့**

- ရွှေလီ အမှတ် (၂) ရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်ပါရန်။ အကြောင်းမှာ တရုတ်နိုင်ငံပေးအော် ပြောန်း ထားသည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်သက်ရောက်မှု အကြဖြတ်ချက်များ၊ ပြည်သူလူထု ပါဝင်ဆောင်ရွက်ခွင့် နှင့် သင့်လောက်သည့် လျော့ကြော်ပေးအောင်မှု ကျင့်မဲ့နေသောကြောင့် ဖြစ်သည်။

## **ဆွစ်အော်နိုင်ငံးပါ ကိုလန်းကို စွမ်းအင် အင်ဂျင်နီယာကုမ္ပဏီသို့**

- ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ် စီမံကိန်းတွင် ပါဝင်ပတ်သက်ရောက်မှုကို ချက်ချင်း ရပ်ဆိုင်ပါရန်။ ကုမ္ပဏီအနေ ဖြင့် ငါးတို့၏မှုရင်းနိုင်ငံတွင် ဆောင်ရွက်စဉ်က လိုအပ်ချက်အတိုင်း တူညီသောအဆင့်ဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုများကို လိုက်နာဆွဲကိုင် ကျင့်သုံးပါရန်။

## **နိုင်ငံရပ်ခြား အစိုးရများ၊ ကုလသမဂဂရနှင့် အာဆီယံအသင်းသို့**

- မြန်မာစစ်အစိုးရနှင့် နောက်ထပ် သံတမန်ရေးအရ၊ စီးပွားရေးအရ ခည်းကပ်ဆက်ခံမှုများ မပြုမိတွင် လိုအပ် သည့် တောင်းဆိုမှုတစ်ခု အနေဖြင့်၊ တစ်နိုင်ငံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ရန်၊ ဆက်လက်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်၏ ပြဿ နာကို အပြော့နိုင်ရန် တိုင်းရင်းသားခေါင်းဆောင်မှုများနှင့် စစ်မှန်သော တွေ့ဆုံးနေ့များ ပြုလုပ်ပါရန် တောင်းဆိုပါရန် တိုက်တွန်း အကြံပြုအပ်ပါသည်။

## နောက်ဆက်တွဲများ

ရွှေလီမြစ်ပေါ်တွင် ဆည် (၂) တည်ဆောက်ရန် ယနေ့ကာလအထိ သိမ်းပိုက်ခံရသော မြေယာများ

မြေအမျိုးအစား	ပမာဏ (ကေ)	ထိခိုက်နစ်နာသည့် မီသာစု	သိမ်းပိုက်သူ	အကြောင်းပြချက်
ပတာင်ယာများ	၂၀	တအာင်းမီသားစု ၁၂ စု	ခမရ (၁၄၄)	စစ်စခန်းနင်း စစ်တပ်ပိုင်း ခြုံပိုက်ပျီးရေး
လက်ဖက်၊ စပါးခင်း နှင့် တောင်ယာများ သစ်တော့များ	>၂၂	တအာင်း၊ ကချင် ရှမ်းမီသားစု ၃၀ စု	အေးရားဝါ ကုမ္ပဏီနှင့် ခမရ (၁၄၄)	ဆည် (၁) မှ (၂) သို့ ဆက်သွယ်ရေး လမ်းသစ်ဖောက်ရန်
လက်ဖက်ခင်း နှင့် တောင်ယာ	>၃၃	တအာင်းမီသားစု ၁၀ စု	အေးရားဝါ ကုမ္ပဏီနှင့် ဟွာနှင့် (Huaneng)	ဆည်တည်ဆောက် ရေးလုပ်သားများ အောင်ယာ
ယာမြေနှင့် သစ်တော့ ရေးယာ	> ၆၀	တအာင်း၊ ကချင် မီသားစု ၂၀ စု	အေးရားဝါ ကုမ္ပဏီနှင့် ဟွာနှင့် (Huaneng)	ဆည်တည်ဆောက် ရန်
ရပ်စွားပိုင်း သစ်တော့	<၆၀	တအာင်း၊ ကချင် ရှမ်းမီသားစု ၂၅ စု	တရှတ်ကုမ္ပဏီနှင့် ခမရ (၁၄၄)	စမ်းသပ်တွင်း တူးရန်
စုစုပေါင်း	၂၅၅ ကေ			

ရွှေလီကာတာအမှတ် (၂) ရေလွှမ်းမိုးမှုကြောင့်ဆိုးကျိုးသက်ရောက်မည့်ဒေသများ

ရေလွှမ်းခံရမည့်မြေအမျိုးအစား	ပမာဏ (ကေ)	ထိခိုက်နစ်နာရသည့် မီသားစုများ	နဲ့
စပါးစိုက်မြေ၊ ဟင်းသီးဟင်းရွှေကြော်များ၊ လက်ဖက်ခြီးများ	၁၀၀ ကေ	၃၀ တအာင်း မီသားစုများ	သွန်ပုံပိုင်းရွာ
စပါးစိုက်မြေ၊ ဟင်းသီးဟင်းရွှေကြော်ယဉ်ယူး၊ လက်ဖက်ခြီးများ	၁၅၀ ကေ	၄၂ တအာင်း ရှမ်း နှင့်ကချင်မီသားစုများ	ပြင်လုံးရွာ
စပါးစိုက်မြေ၊ ဟင်းသီးဟင်းရွှေကြော်ယဉ်ယူး၊ လက်ဖက်ခြီးများ	၈၀ ကေ	၃၇ တအာင်းနှင့် ရှမ်းမီသားစုများ	စောလုံးရွာ
စပါးစိုက်မြေ၊ ဟင်းသီးဟင်းရွှေကြော်ယဉ်ယူး၊ လက်ဖက်ခြီးများ	၇၀ ကေ	၁၉ တအာင်း မီသားစုများ	အောက်ကားရွာ

ရေလွင်းခံရမည့်မြေအမျိုးအစား	ပမာဏ (ကေ)	ထိခိုက်နစ်နာရသည့် မိသားစုများ	ချာ
ပါးစိုက်ပြော ဟင်းသီးဟင်းရွက်ဥယျာဉ်များ။ လက်ဖက်ခြီးများ	၇၀ ကေ	၂၇ တအောင်းနှင့်ရှုံးမိသားစုများ	ကောင်းစံချာ
ရပ်ရွာဥိုင်သစ်တော်များ	၁၅၀၀ ကေ	၃၂၀ မိသားစုများ	အထက်တွင်ဖော်ပြ ထားသောရွာအား လုံးပေါင်း
စုစုပေါင်း	၂၀၀၀ ကေ		

ရွှေလီမြစ်ပေါ်တွင် ဆည် (၃) တည်ဆောက်ရန် ယနေ့ကာလအတိ သိမ်းပိုက်ခံရသော  
မြေယာများ

မြေအမျိုးအစား	ပမာဏ (ကေ)	ထိခိုက်နစ်နာရသည့် မိသားစုများ	သိမ်းပိုက်သူ	အကြောင်းပြချက်
ပါးစိုက်ပြော ဟင်းသီး ဟင်းရွက်ဥယျာဉ်များ၊ ရပ်ရွာဥိုင်သစ်တော့	၁၄၅	တအောင်း၊ ရှုံးနှင့် ကချင်၊ ပမာ မိသားစု များ	စစ်အစိုးရနှင့် ကုမ္ပဏီများ	ဆည်တည်ဆောက်ရန်
စပါးစိုက်မြေနှင့် ပြောင်းဖူးခြီးများ	၁၀	တအောင်း၊ ရှုံးနှင့် ကချင် မိသားစုများ	ခမရ (၃၀၂/၁၁၀)	စစ်စခန်း ဆောက်ရန်
စပါးစိုက်မြေနှင့် ဟင်းသီး ဟင်းရွက်ဥယျာဉ်များ၊	၁၀	တအောင်း၊ ရှုံး မိသားစုများ	ကုမ္ပဏီများ	အလုပ်သမားများ အတွက် အိမ်ယာ ဆောက်လုပ်ရန်
စပါးစိုက်မြေနှင့် ဟင်းသီး ဟင်းရွက်ဥယျာဉ်များ၊	၉၀	တအောင်း၊ ရှုံးနှင့် ကချင်၊ ပမာ မိသားစု များ	ကုမ္ပဏီများ	တည်ဆောက်ရေး ထုပ်ယာရှုံးများ နားနေဂာနေရာ ဆောက်လုပ်ရန်
စပါးစိုက်ပြောနှင့် ဟင်းရွက်ဥယျာဉ်များ၊ ရပ်ရွာဥိုင်သစ်တော့များ	၅၀	တအောင်း၊ ရှုံး မိသားစုများ	ကုမ္ပဏီများနှင့် စစ်တပ်	လမ်းသစ်ဖောက်ရန်
ရပ်ရွာဥိုင်သစ်တော်များ	၂၃၀	တအောင်း၊ ရှုံးနှင့် ကချင် မိသားစုများ	ကုမ္ပဏီများနှင့် စစ်တပ်	သစ်ထုတ်လုပ်ရန်
စုစုပေါင်း	၅၀၀ ကေ			

## အောက်ခြေမှတ်စုများ။

- 1 ရွှေလီ အမှတ် (၁) ရေအားလျှပ်စစ်မိန္ဒါန်းနှင့် ပတ်သက်၍ အသေးစိတ် လေ့လာချက်များကို ၂၀၀၇ ခုနှစ်၊ တအာင်း ကျောင်းသားလူထုများ အဖွဲ့မှ ထုတ်ဝေသည့် စစ်စိန်အောက်တွင် (Under the Boot) အမည်ရှိ အစီရင်ခံစာတွင် ဖတ်ရှိနိုင်ပါသည်။ <http://burmariversnetwork.org/images/stories/publications/english/underthebootenglishwithcover.pdf>
- 2 <http://moep1.wordpress.com/>
- 3 တအာင်းဒေသတွင် ဘိန်းစိုက်ပျီးနောက်မှုများ ပေါ်လေးစွဲခြင်းကို ကြိုးလေးသော နောက်ဆက်စွဲပြဿနာကို ပိုမိုသိရှိ လိုပါက ပလောင်အမျိုးသမီးအစဉ်းအောင်းမှ ထုတ်ဝေဖြစ်ချို့သည့် အဆိပ်သင့်ပိုးများ (Poisoned Flowers) (၂၀၀၆), အဆိပ်သင့်တော်ကုန်းများ (Poisoned Hills) (၂၀၁၀) နှင့် အဆိပ်သင့်နေ့ (Still Poisoned) (၂၀၁၁) Palaung ကို ကြည့်ပါ။ [www.palaungwomen.com](http://www.palaungwomen.com) တွင် ရယူနိုင်ပါသည်။
- 4 ပန်းဆေးကျော်မြင့် (ခေါ်) ဦးဝင်းမောင်သည် ပြည်သူ့စစ် လက်နက်ဂိုင်တပ်ဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်ပြီး၊ ၂၀၁၀ ရွှေးကောက်ပွဲတွင် လွှတ်တော်အမတ်တစ်ဦးအဖြစ် ရွှေးချယ်ခံရသူလည်း ဖြစ်သည်။ ငါးက နမ်းခေါင်းပြုနှင့်၊ ပန်းဆေး အသတစ်ဦးတွင် ဘိန်းစိုက်ပျီးမှုနှင့် မူးယစ်ဆေး ရောင်းဝယ်မှုကို ချုပ်ကိုယ်ထားသည်။
- 5 ရမ်းပြည်နယ်အတွင်းမှ ရေအားလျှပ်စစ် အလွှာအချက်များ The Irrawaddy, July 22, 2010.
- 6 [http://www.palaungwomen.com/index.php?option=com\\_content&view=article&id=230:2011-07-29-09-19-23&catid=3:latest-news&Itemid=18](http://www.palaungwomen.com/index.php?option=com_content&view=article&id=230:2011-07-29-09-19-23&catid=3:latest-news&Itemid=18)

မှတ်ချက်။ ၂၀၁၀ ရွှေးကောက်ပွဲတွင် ရွှေလီမြစ်ပေါ့မှ ဆည်များအကြောင်း သတ်းအချက် အလက်များနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက High and Dry: The trans-boundary impacts of China's Longjiang Dams အစီရင်ခံစာကို ကြည့်ပါ။ အင်တာနက်စာမျက်နှာ <http://burmariversnetwork.org/resources/publications.html> တွင် ရယူနိုင်သည်။

## တအာင်းကျောင်းသားလူထုများအစည်းအရုံးအကြောင်း

တအာင်းကျောင်းသားလူထုများအစည်းအရုံး (TSYO)သည် အကျိုးအမြတ်မဟုသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး၊ တအာင်းပြုသူများ၊ အတူးသဖြင့် လူထုများ၏ လုနေနှာဝ တိုးတက်လာစေရန်၊ ပြိုမ်းချမ်းရေး၊ တရားမှုတရေး၊ တန်းတူညီများ ပေါ်ထွန်းလာစေရန် ရည်သန်၍ ဆောင်ရွက်နေပါသည်။ တအာင်းကျောင်းသားလူထုများအစည်းအရုံး (TSYO) သည် လူအခွင့်အရေးချိုးဖောက်ခံနေရသည့်၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခံနေရသည့်၊ သဘာဝသယံဇာတရင်းမြစ်များကို ရေရှည်တည်တဲ့မှ မရှိနိုင်လောက်အောင် ဖျက်ဆီးခံနေရသည့် တအာင်းဒေသမှ ရပ်ရွှေလူမှုအသိက်အဝန်းများကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက်နေပါသည်။ ဤသို့ဆောင်ရွက်နိုင်ရန် တအာင်း ကျောင်းသားလူထုများ၏ အရည်အသွေးကို ပြု့တင်ပေးနေပါသည်။ တအာင်းကျောင်းသားလူထုများအစည်းအရုံး(TSYO)၏ ရည်မှန်းချက်များမှာ -

- တအာင်းဒေသတွင် ပြိုမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုအတွက် ရည်သနလုပ်ဆောင်ရန်။
- တအာင်းလူထုများအကြေား ခေါင်းဆောင်များ ထွက်ပေါ်လာစေရန်။
- ကျား-မ လိုင်တန်းတူရေး ရရှိစေရန်။
- မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စစ်နိဂုံးချုပ် အဆုံးသတ်စေရန်။
- တန်းတူမှုနှင့် ကိုယ်ပိုင်ပြော်နှင့်ရှိသည့် စစ်မှန်သော ဖက်ဒရယ်၊ ဒီမိုကရောစီးပိုင်းပေါ်ထွန်းစေရန်တဲ့ ဖြစ်ပါသည်။

တအာင်းကျောင်းသားလူထုများအစည်းအရုံး (TSYO) သည် ကျန်းမာရေး၊ ပညာရေး၊ ပညာရေး၊ ပညာ လူမှုအဖွဲ့အစည်းဖွံ့ဖြိုးရေး၊ လူ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများတွင် လုပ်ရှားဆောင်ရွက်နေပါသည်။ တအာင်းသဘာဝပတ်ဝန်းကျင်လှပ်ရားမှုအဖွဲ့ (Ta'ang and Environmental Action) သည် တတေအာင်းကျောင်းသားလူထုများအစည်းအရုံး (TSYO)၏ ဌာနခွဲ့တစ်ခြားပြုပြီး၊ တအာင်းဒေသတွင် သဘာဝရင်းမြစ်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဆောင်ရွက်လှပ်ရားလျက် ရှိပါသည်။

တအာင်းကျောင်းသားလူထုများအစည်းအရုံး (TSYO) သည် မြန်မာနိုင်ငံ မြစ်များဆိုင်ရာ ကွန်ရက်အဖွဲ့ (BRN) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။

## ကျေးဇူးတင်လွှာ

ရွှေလီမြစ်ပေါ်ရှိ ဆည်များတည်ဆောက်ရာ နေရာအနီးတွင် ထိခိုက်နစ်နာခံစားနေရသည့် ပြုသူများအပေါ် ဘုတို့၏ ဖြစ်ပိုပ်များနှင့် အမြတ်များကို မိမိတို့ သုတေသနများထံ ဝင်ပေါ်ကြေားခဲ့ကြသည့်အပေါ် မိမိတို့က အတူးကျေးဇူးတင်ရှိ ကြောင်း ဖော်ပြုလိုပါသည်။ ထို့အပြင် အကြံပေးထောက်ပြုများ ပြုခဲ့ကြသည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်းး (PSLF) နှင့် ပလောင်အမျိုးသမီး အစည်းအရုံး (PWO) အဖွဲ့ဝင်များနှင့် မိမိတို့ရှိရှိစေရန်အနိတ်များကို ကောင်းမြှုပ်နှံခဲ့ကြသည် (Kevinina Maddick) တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ ယခုအစီရင်ခံစာတွင် ဖော်ပြထားသည့် စာတိပုံများကို အသုံးပြုလိုပါက (TSYO) ထံမှ ကျေးဇူးပြု၍ ခွင့်တောင်းစေလိုပါသည်။



ရွှေလီမြစ်သည် တအာင်း(ပလောင်)ပြည်သူများ၏ အသက်သွေးကြောဖြစ်ပြီး၊ မြန်မာ နိုင်ငံရှိ ရောဝတီမြစ်၏ အရေးပါသည့် မြစ်လက်တက်တစ်ခု ဖြစ်သည်။ ယခုအခါ ရောမဆည်ကြီးများစွာ တည်ဆောက်၍ ရွှေလီမြစ်ကို ချုပ်ငပ်သွေးကြောပိတ်ဆို စေတော့မည် ဖြစ်ပါသည်။ ပထမဥုံးဆုံး ရွှေလီမြစ်ပေါ်မှဆည်ကို ၂၀၀၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ရာ၊ မြန်မာနိုင်ငံမှ ပြည်သူများအတွက် လက်တွေ့အကျိုးရှုမှ စိုးငြုံးမျှသာ ရှိခဲ့ပါသည်။ သို့လော်လည်း တရာတ်နှင့် ဆွစ်ကုမပ္ပနီများက ရွှေလီ မြစ်ပေါ်တွင် နောက်ထပ် ရေအားလျှပ်စစ်ထုတ်ယူရန် ဆည် J-ခုကို တည်ဆောက်ရန် ပြင်ဆင်အစီအစဉ်ချလျက်ရှိနေပါသည်။ ယခုဆည်များသည် စစ်ပွဲများပြစ်ပွားနေဆဲ အသက် အလယ်တွင် တည်ရှိနေပြီး၊ ငါးဆည်များကြောင့် တိုင်းရင်း သားလျှမျိုးစုများနှင့် ပဋိပက္ခများလည်း ပိုမိုပြင်းထန်လာဖို့အကြောင်း ရှိနေပါသည်။ ယခုအစီရင်ခံစာတွင် ရွှေလီမြစ်ပေါ်မှ ဆည်များနှင့် ပတ်သက်၍ မည်သည့်အခြေအနေ ရှိနေသည်၊ ရွှေလီမြစ်ကို မြို့ရှုရှင်သန်နေကြရသည့် ပြည်သူများအတို့ ဆည် များကြောင့် မည်သို့ခုက္ခာကြံရနိုင်ပုံကို တင်ပြထားပါသည်။